



မြန်မာအကွရာနှင့် ဂဏုန်းသချို့သုပ္ပတ်

ဦးသာမြတ်

မြန်မာအကွရာနှင့် ဂဏန်းသံဃာတုပ္ပါယ

စာအုပ်အလွှာရှင်နို့ရီး၊ ဂျောက်လျှော်လွှဲနောက်
၁၉၇၈၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပို့ဆောင်
ရက်စွဲ
၂၀၁၃၊ ၂၀၁၃၊ ၂၀၁၃

ရီးသာမြို့



ပထမ နိပ်ခြင်း၊ ၁၉၃၂၊ အုပ်ရေ ၄၅,၀၀၀
ဒုတိယအကြိမ် ပြည့်စွက် နိပ်ခြင်း၊ ၁၉၃၄၊ အုပ်ရေ ၅၀,၀၀၀

ရန်ကုန်းမြို့၊ ၁၂၇-၁၃၁ ကုန်သည်လည်း၊ ဝာပေါ်မာန်အဖွဲ့
ညွှန်ကြားရေးမှူး ဦးထင်ကြီး (မှတ်ပုံတင်အမှတ် ၁၄၆၀) က
ထုတ်ဝေသည်။

ဝာပေါ်မာန်ပို့ဆောင်ရေး (မှတ်ပုံအမှတ် ၁၀၃၂) ရန်-ပြည့်စွက်
ရန်ကုန်းမြို့တွင် ဦးထင်ကြီးက ရှိနိုပ်သည်။

အမှာ

နိုင်တကာစာအုပ်နှစ် အထိမ်းအမှတ်အဖြစ် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါး ဖြစ်သော မြန်မာအက္ခရာထူးတွင် မြန်မာဂဏန်းသချားထူးတွေ့ပါ ယဉ်ကျေးမှုဒာန အပြိမ်းစား ညွှန်ကြားရေးဝန် ဦးသာမြတ်က ဖြည့်စွက်ပြစ်ပေးခဲ့ပါသည်။ ယင်းထူးတွေ့ပါ နှစ်ရုပ်ကိုပေါင်းရှု မြန်မာအက္ခရာနှင့် ဂဏန်းသချားထူးတွေ့ပါသူ၏ စာအုပ်ပြုပြင် ပုံနှိပ်ထုတ်ဝေလိုက်ရပါသည်။

မြန်မာအက္ခရာထူးတွေ့ပါသော မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၀ တွင် ပါရှိ၏
မြန်မာဂဏန်းသချားထူးတွေ့ပါသော မြန်မာ့စွယ်စုံကျမ်း အသစ်ပြုစွမ်းဖြစ်ပါသည်။ မြန်မာအက္ခရာနှင့် ဂဏန်းသချားများ၏ သဘောသက်ပေါ်လွင်အောင် ဆရာကြီးဦးသာမြတ်စိစဉ်ပေးသည့်အတိုင်း ပုံစံများနှင့်တက္က၊ ထူးထူးခြားခြား ဆင်ပြင်ကာ သရုပ်ဖော်ထားပါသည်။

စာပေပိမာန်

ပြန်ပာ အက္ခန္တရထုပ်တဲ့။ ။စာပေ အက္ခန္တ အထူးပွဲတဲ့
သည် စာပေ လောက်အတွင်း အရေးပါ အရာဇာကိုလာရဲ
သည့်များ ကျောက်စာများ (ရွှေး အရေးအသား) ကို သူ
တေသနနည်းပြင် စုစုမဲ့ ရွာပွဲ၏ ရုပ်ကြောင့် ဟူယူဆသင့်
သည်။ အက္ခန္တများကို စတွင် ရေးသားထား၍ သာလျှင်
လျှို့ တပါးခဲ့ အမျိုး ဘာသာ သာသန၊ စာပေနှင့်တက္ကာ
ရုပ်မှုနှင့် ယဉ်ကျေးမှု တိုးတက်လာရသည့်များ ယုမ္ပာဒ္ဓယ်
ဖြစ်ခဲ့။

ရုပ်မှုနှင့်သည် သိမြင် နားလည်မှု၏ သယ်ယူ ပို့ဆောင်
သော ယာဉ်သွေ့ယူယ် ဖြစ်သည်ဟု ပညာကျော်များက ယူဆ
ကြ၏။ ထို့ကြောင့်တော် စာပေ အရေး အသားကိုလည်း ယဉ်
ကျေးမှု၏ သယ်ယူပို့ဆောင်သော ယာဉ် ဟုလည်း ယူဆ
ထို့ကြပေသည်။ အက္ခန္တ ပုဂ္ဂိုလ် (ဝါ)လိပ်ဆိပ် ပုဂ္ဂိုလ်
တည်းဟုသော အက္ခန္တ အရေးအသား အကြော် အပြင်များ
နှင့် ပြည့်စုံမှသာလျှင် ဘာသိနှင့် ဗဟိုသုတေသန အသိနှင့်
ပုဂ္ဂိုလ်တို့၏ အထူးတလည်း အထောက်အပံ့ ရခွဲမည်။

ထို့မျှ မကတော် အက္ခန္တများကို တိထွင် ရေးသား ထား
၍ သာလျှင် စာပေ အရေးအသား ပေါ်ရခြင်း။ စာပေ
အရေး အသား ပေါ်ရသာလျှင် အမျိုး ဘာသာ သာသန၊

နှင့်တက္ကာ ရည်မှုနှင့် ယဉ်ကျေးမှုတို့ တိုးတက် ကြီးပျားစေသူ
၏။ များသောအားဖြင့် နိုင်ငံတော်မြို့သည် အတော်တော်နောက်
က ကုန်ကျောက်နောင်းဆယ်မျိုးသည် ထက်ချုပ်မက္ကာ လိုက်လာ
သိသော့သွေ့ ကိုကွဲပော်သည့် အယူဝါဒ နောက်သွေ့ အက္ခန္တ အ
ရေးအသားနှင့် တော် ရည်မှုနှင့် ယဉ်ကျေးမှု စာည်တို့သည်
ထက်ချုပ်မက္ကာ လိုက်မြှေသာ ဖြစ်ချေသည်။ အက္ခန္တများကို
စော်အလိုက် အသုံး ပြုကြ၏။ ရွှေးခေါ် အက္ခန္တများ
သည် ယခုခေါ် အက္ခန္တများ၏ ဘုံးသွား မြှေပျားသွေး
ကျေးဇူး အထူးပျားလျှော့၏။ ယခုခေါ် အက္ခန္တ များသည်
ရွှေးခေါ် အက္ခန္တများမှ အဆင့်သင့် ဖြစ်ပေါ်လာသော
အက္ခန္တများများသာလျှင် ဖြစ်ပေသည်။

သို့ဖြစ်ပေးရကား ယခုခေါ် အက္ခန္တများကို ကျေးဇူး
အထူးပြုပေသူးသာ ရွှေးခေါ်အက္ခန္တများ၏ တာဝန်မြှုပ်နည်း
တက္ကာ ဖြစ်ပုံပျက်ပုံ အလုံးစိတ် ကုပ္ပဏီစွဲအောင် သုတေသန
နည်းပြင် စုစုမဲ့ ရွာပွဲလျှောက်ပင် နေရာချေသားသည်။ ထိုအ
ပြင် “အက္ခန္တထဲတဲ့” ကို တစ်မီးတန်း၊ စုလင်
စွာ ရေးသား နှင့်စောင်းအလိုင်္ဂာ ကြီးစား ရွာဖွေ စုစုမဲ့
လျှောက်ပင် နေကြရသေးသည့်များ သိသာထင်ရှားလေသည်။
အက္ခန္တများကို မည်သည့် စောင်တွင် မဆို မှန်ကန္တ္တာ

ဖတ်ရန်နှင့် ရေးသားရန် အထူး လိုလားအပ်သည်မှာလည်း
ထင်ရှားလျက်။ အက္ခနာရ ပျေကြခံလျင် အနက် အခံပြု၍ အယူ
အဆ လဲစုံချေ၏။ အနက် အခံပြု၍ လဲစုံလျင် လဲရာ ချိုးသွှေး
မရောက်သည့် အင်္ဂါး ကြီးခွာပင် ရခြေသေး၏။ ထို့
ကြောင် ဟွေးမဟားလွှာရှိခဲ့ ဆရာတော်ဘဏ္ဍာကြီးကလည်း
အောက်ပါလက်ဘို့ ဖွဲ့ဆိုတော်မှုခဲ့လေသည်။

“အက္ခနာရ ပျေကြ၊ ယဉ်းသွှေးကျွောက် အနက် ချုတ်တိမ်းရှာ။”

“အနက် မဖြောင့်၊ နည်းယွေးမှုပှင့်၊ ယဉ်းတော် ကျင့်မှု
ရှာ။”

“အကျင့် ပေါက်ပြီ၊ နိမ္မာက်လွှာ၊ ငရေးလာသွှေးသာ။”

“အကို့ဗာ ပုံ။ ယင်းအပြု့ နိမ္မာက် မလဲရာ။”ဟု မရာသာ
ရတ္တ သတ်ပုံးမျိုးတွင် ရေးတုံးပုံးအက္ခနာရမှုပ်စံရေးရန် လိုလား
အပ်ကြောင်းဆင့် စပ်လျဉ်းစွဲ ရေးသား ပဲ့ဆိုတော်မှုခဲ့၏။

အက္ခနာရမှု ရေးသားရှုံး ဖတ်ရုံးရန် လိုလားသည် အတိုင်း
အက္ခနာရမှုပြင် ရေးသား ပုံတေသနရန် ကိုလည်း ရေး ဘုံ
ဟောင်းတို့က “နှုတ်ဘရာ စာတလုံး” ဟု ဆိုထုံးမှုသည်ကို
လည်း အထူးမှုတေသား ဆင်ခြင်းကုန်၏။

အက္ခနာရ အစရေးအသားဝောင်း နှုတ်ယျား

ရေးသားလောင်းတို့သည် အက္ခနာရ စာပေ အရေး အသား
ကို မဇန်မှုသားရလေအောင် ရေးသားယားရှုံးမျှ မကတေသာ
ယင်းအက္ခနာရမှုးကို တိထိုင်ရေးသားကြသော နှုတ်မင်းကြီး
များနှင့်တက္က အက္ခနာရနှင့်တက္က စာပေ ပညာစောင့် နှုတ်မင်း
ကြီးမှုးး ရှိသည်ဟုပ် ယုံကြသေးသည်ကို အောက်ပါ
လယားအားဖြင့် အနည်းငယ် ဖော်ပြထားသည်။

လုပ်မှုအမည်	အက္ခနာရတိုင်သောနှစ်၊ သီမဟတ် အက္ခနာရနှင့် ပညာ တို့တက် ကြိုးပွား မှုဝောင်းနှစ်
အကျင့်လွှာမျိုး	ဝော့နှင့် အိုင်ဆစ်
မက်စိလုံး	ဇွဲပို့
ယဟ္မိ	မိုးက် (ပောဇွဲ)
ဂုံး	ဟားမို့
အိုးယတိုင်းသား	မြို့ဟာ့ကြီး
အာရိုယန်လုပ်း	(မြို့ဟာ့အက္ခနာရကို ရေးသားတိ ထွင်သည် ဟု ရေး အိုးယတိုင်း သားတွဲ ယူဆကြ၏။)

ဟန္တ။ ငိန် (ရှိန်း) နှင့်] သုတယေသီနတ်သမီး (စာပါနှင့်
ဗုဒ္ဓဘာသုတေသနကိုယူဆုံး
သုပ္ပါး)

ထိအတူ ရွှေးတရာပို့နှင့် အခြား လုပ်၏တိုက်လည်း အကျွော
နှင့် စာပေါ်စောင့်နတ်များ ရှိသည်ဟု ယူဆုံးပေါ်သေးသည်။

အကျွော်များ၏ တာဝန်မြှင့်သမိုင်း

အကျွော အရေးအသား၏ တာဝန်မြှင့်ကို တာဝန်ခံ၍
ရွှေးသားသူ့သည်လည်း ကော် လက်ား၊ ဆရာကဲ့သို့ပဲ့
“သမ္မတ ကမ်းနှာ တစလျှောက် ပြေးလျားနေသာ ကလေး
ဘုံယုံနှင့် တူဆေသည်။” အာဘယ်ကြောင့် ဆိုသော် ရွှေး
အကျွော အရေးအသားများ၏ အထူးဖြတ်ကို ယူထောက်တွင်
သုတေသန နည်းပြိုင် ရှုံးမြှို့ စံစိုးလျက်ပေါ် ရှိသေးသည်။
အောက်ပါ အချက်များကိုလည်း တိုကျုပြည်သူ့အား သိရန်
လိုအပေးသည် ဟုတည်း ထင်မြင် ယူဆုံးပေါ်သည်။

(၁) အကျွော်များကို တို့စွဲ့ ရေးသားသူတို့၏ အယဉ်
များ။

(၂) အကျွော်များကို စတင် ရွှေးသားသား ရှုံး
သက္ကရာဇ်။

(၃) အကျွော်များကို မည်သည့် အယုဝါဒနှင့် ဘာသာ
စကားအတွက် ရွှေးလို့စွဲ့ ရည်ရွယ်နှင့် ရေးသားကြောင်း။

(၄) အကျွော်များကို တလုံးမကျိန်တိုကျုစွာပေါ်ပြုခြင်း။

(၅) အကျွော များကို မည်သည့် ရေးစား အနာဂတ္တု
ပျောဆဲ့တင် စတင် ရေးရှုံး မည်သည့် အရပ်အောင် မည်
သည့် အရပ်အောင်သို့ အဆင်းဆင် ကုံးပြေား ယူဆောင်သား
ကြသည့် ခုနှစ် သက္ကရာဇ်မျို့နှင့် သမိုင်းမျို့ စသည်တို့၏ပြုံး
ပုံ ပျက်ပုံ အလုံးစုံကို ကုလားစွဲအောင် သိပ်နည်းဖြင့် အပျို့
အကောင် ရသည်ထက် ရအောင် ကြိုးစားရှုံး စုစုပေါက်ပင်
ရှိသွေးသေးသည်။ ပုံစံ ဆိုသော် မြန်မာရိုင်ငဲတွင် ‘ပျော်’ စာကို
ယောက်တိုင်းအောင် လုံးမောပါ၌စွဲ အနက်အမိပါယ် ဖဖော်
ပြနိုင်သေးသည်မှာ ထင်ရှုံးခဲ့သာ အစတော်အထား
ထောက်ပင် ပြစ်ချေသည်။ ထိုအတူ အခြားနိုင်ငံများတွင်
လည်း ရွှေးအကျွော်အရေးသားတို့၏ အနက်ကို ကုန်စင်
အောင် သိရန်အလိုင် ကြိုးစားလျက်ပင် ရှိကြသေးသည်။

အကျွော သမိုင်း (၁) အကျွော ထူးပိတ်ကို အထူး ဘာသာ
တရုပ် အပြိုင်နှင့် တက္ကသိုလ်များတွင် မသော်ကြေားကြသေး
အသေးသည်၊ ကော်ဘက်စာ အတော်ပညာနှင့် ရွှေးအကျွော

အရေးအသား အတတ်ပဲ ညာများကို များမကြားက စေ
တစ ဆုံးပူး လေ့လာကြသည်မှာ ထင်ရှားပေသည်။

ကမ္မည်း ကျောက်စာ ဆိုသည်မှာလည်း လက်ထင်
ကျောက်စာ ဂါရိ ကျောက်စာ ဖို့ပြုကျောက်စာ။ မြာဟို
ကျောက်စာ အစရွှေသည်ပြင် အများ အပြား ရှိသော့သွေး
ရွေး အငေးအသားများတွင်လည်း လက်ထင် ရွေး အငေး
အသား ဂါရိ ရွေး အငေးအသား ဖို့ပြု ရွေး အငေးအသား
နှင့် မြာဟို ရွေး အငေးအသား စသည်ပြင် အများအပြားပင်
ရှိကြချေသေးသည်။

အိုခိုပြည် ဥပုံရပုံတိုက်နှင့် အာရုံတိုက် တို့တွင် အငေး
အသား အမျိုးမျိုးအပုံး ရှိကြ၏။ ရှိကြသည့် အငေးသော်
လည်း ယင်း အငေးအသားတို့၏ ပြစ်ပေါ်ပုံ ယူဆနှင့်လည်း
ဝါဒကွဲများ ရှိချေ သေး၏။ ရှိကွဲရှား ထွေးတွင် များ
သောအားပြင် ပညာကျဉ်တုံးယူဆပုံတေသည်ကို ရေးသာ
ဖော်ပြည့် အပြင်၊ ပြန်မာနိုင်သည် အီနိုယ် နိုင်ပုံ ကို
ကွဲယော် အယူဝါဒ၊ စာပေ အငေးအသား။ ရှည်မှန်မှု
ကျောက်စာ အကွဲရှား အငေးအသားကိုယာ မှတည်ထား၍
အယုံအသနှင့် ဆင်ခြင်မှုတို့ကို ရေးသာမည် ပြစ်ပေသည်။

အဘယ်ကြောင့် ဆိုသော် ရှိကွဲရှားထွေးတွင် ရေးသားရှား
တင် အာဆရိကတိုက်၊ ဥပုံရပုံတိုက်နှင့် အာရုံတိုက် အနောက်
ပိုင်း၊ အလယ်ပိုင်းမှ တွေ့ရသော အကွဲရှား အငေးအသားများ
နှင့် အီနိုယ်နိုင်တွင် ရှုံးခွဲ့ခွဲ့ တွေ့ရသော အငေးသားနှင့်
မြာဟိုအကွဲရှားတို့ ဆက်သွယ်ပုံကို အတိအကျ မှန်ကန်စွာ
ပေပြုသို့ပြုသေးသေး။ ထိုပြင် အလျှော့နှင့်ခက်ခဲတေသား
ပြသနှာ ဖြစ်သပြင် ယင်း အကွဲရှားတို့၏ အထွေထွေကို
အကျယ်တွေ့နှင့် ဖော်ပြည့်လေ့ကျမ်းလေ့ရကြီး နှစ်များ
ဟုတ်သည့်အပြင် လိုအပ်ရေးကိုပင် ရှုတ်တရာ် ရောက်စိုင်
တော့မည်ဟုတ်သော်။ ပုံစံဆိုသော် အိုခိုပြည်၏ အပိုင်း၊
များ၊ အာရော့ပြည်မှ သီးသီးကိုလုပ်၏ သီးသီးတို့၏
များ၊ မော်ဆိုပို့တေးသီးယားပြည်မှ ဆုမားရီးယန်း လူမျိုးတို့
၏ ကျိုးနိုင်သော်လော်၏ ပြားချိုးအငေးအသားတို့ကိုရှိအကွဲရှား
ထွေးတွင် မူတည်ထား၍ ရေးသားမည် ပြုသို့နှင့် မြာဟို
ပျား အကွဲရှားများနှင့် နိုင်းယျားနှင့်ပြရန် မလုပ်ဟု ယူဆသည်
အလျောက် အနောက်ဟိုကို အထက်ဖော်ပြပါ အကွဲရှား
အကြောင်းကို လုံးဝ ချို့ထဲပြု၍ထားမည် ပြစ်ပေသည်။

အရေးသား အကွဲရှားသည် ပါရွားပြည် ကက်တို့ယာခရိုင်ကို
အော်ပို့ အက်တို့ယာအကွဲရှား ဟုလော်း ခေါ်ကြ၏။ ယင်း



ပြန်မသူ၏ ဘုရားတွင် က သည် အစေဆုံးနှင့်သည်၊ ကခေခါဒထဲ ဟူသော က
တိတွင်ပါဝင်၍ က အသံဖြစ်နော့မျာ့ ကဏ္ဍာန် လည်ချော်းအပ်ဖြစ်သည်။ အကျ
ဗားမျှမှုပို့စိုက်၍ 'ကြိုး' ဟု အယဉ်တွင်သည်။ ကာယာအင် ဟူသော ကြိုးမေးကြီး
တွင် ပါဝင်သည်။ က အဆရာမသာမေးမျာ့ မြားဖို့ကွဲနဲ့ ပြုသည်။ မြားဖို့ + ပုံ
ကုသာ + စွဲ ပုဂ္ဂိုလ် ၂၅ သို့အဆင် ဆင်ပြု၏လဲလာပြီးနောက်ပုဂ္ဂိုလ်ကျောက်စာ
များထဲ၏ ၂၆ နှင့်ပေစာများတွင် ၂၇ ထူ ဧရာသာသည်၏စွဲရွှေ့သည်။ ကြိုးခြေ
သဏ္ဌာန်နှင့်သာပြုသို့အဆရာမသား + တွင် ကုသာဖြုတ်ပျော်သည် တပြည်းပြည်း
အောက်ကိုသို့ကြပ်လာသည်။ အထားလိုက်ပျော်သည် ၌ မေးခံပေးပျောက်သည်တစိုး တစ်စာဝါ
တို့ယာသည်။ ဤသို့ပြင်းယုဇာတ်ပြုမှာ က အကျော် ပေါ် စွဲနှင့်ယာသည်၏ကို အောက်တွင် အင်္ဂါးစာတိုင်း ယျှဉ်တွေ့ပြထားသည်။



အကျော်သည် ပါးရှားပြည် အကြော်အိုး လျှပ်းစိုးနှင့် အနာ
မေးအောင် အကျော်မှ ဆင်သာက်ဟန်တွေကြောင်းပညာဖို့များ
ယူဆကြပ်၏။ ယင်းအကျော်များသည် ဆိုတော်မပေါ်မီ
လေးရှာရန်မှ သုံးနာရုံးအထိ ထင်ရှုံး ပေါ်လွင်ခဲ့ပါ။

အနော်သွှေ့ အကျော်၏ အမိပ်ပို့ကား ကလားအုပ့
(ကလားအပ်) နှင့်အပ်း သုံးထွေကောက်နေသော
ကမ္မားစာ ဟုဆိုလိုသည်။ အနော်သွှေ့ အရေးအသာသည်
အာရုံးယန် အမျိုးသာမျိုး၏ အရေးအသား မဟုတ်ဘူး။



မြန်မာဘုရား၊ ရှာ လုံတွင် ၁ သည် ၂ ခုပြောက်အကျော်ဖြစ်သည်။ ၃၊ ၄၊ ၅၊ ၆ ဟူသော ကောက်တွင်ပါဝင်၍ ၇ အသံ၏ပြစ်ရှုံးနှင့် ကျူးကျော် လည်ချောင်းဆောပြစ်သည်။ အကွဲနာ့၊ ကျေးလော့၊ သုတေသနတွေ၏နှိမ်း၊ အကွဲပျော်မည်တွင်သည်။ ၈ ၉ ၁၀ အရာတေသာဆုတေယာ၊ မြာသို့အကျော်
၂ မြစ်သည်။ မြာသို့ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ သော်ကျော်။ ၁၁ သို့အဆင့်ဆင့်
ပြောင်းလဲလာသို့မြှောက် ပုဂ္ဂကျောက်စာမျက်တွင် ၁၂ နှင့်ပေးမျက်တွင် ၁၃ ဟု ရေးသား
သည်၏နှစ်ရှုံးနှုန်း၊ ယခုအခါတွင် ၁၄ ၁၅ အကျော်နှင့် ပေးမျက်သာ့နှင့်၊ အတိုင်းပင်လိုက်၍
ရေးသည်။ မူလမြာသို့အကွဲ ၁၆ သည် အပြင်ပက်သို့ကျော်သည်။ ထိုနောက် အဆင့်ဆင့်
ပြောင်းလဲလာသည်တွင် ယခုအတ်အခါတွင် ၁၇ သည် အတွင်းပက်သို့ကျော်သည်။ ဤသို့ပြင် ၂၂ မာ ၁၈ အကွဲနာ့ပါ၏တွေ့းလာသည်ကို
မိုင်းရှုံးနှင့်သို့မြှောက်စာမျက်တွင် အသာက်စာမျက်တွင် ယူလိုက်ပြုသာ့သည်။

?

၃

၄

၅

၆

၇

အနုရိယန် (သီမံတော်) တို့၏ ဓရနေအောင် အငေးအထား၊
သာလျှင် ပြစ်ကြောင်းကို အချို့ ကျောက်စာ ပညာကျော်၊
တိုက အတိအလင် ရရှိသာ့ကြော်။

အိန္ဒိယ တိုင်းရင်း ကျောက်စာကြီးယျား
အိန္ဒိယ တိုင်းရင်း ကျောက်စာကြီးယျား အကြောင်းကို
အကျော်အားဖြင့် မဖော်ပြု အိန္ဒိယအမည်ယျာ့ကို သိသာ



“မြန်မာဘျာဉ်း ရှိ လုံးတွင် ဂ သည် ၃ ခုမြောက်အက္ခရာဖြစ်သည်။ က၊ ခ၊ ဂ၊ အ၊ င၊ ဟျှ၊ ဧ၊ က တိတွင်ပါဝင်၍ ၂ အသံဖြစ်ရှုခဲ့သူမှာ ကဏ္ဍာန် လည်ချောင်းအပ်ဖြစ်သည်။ အက္ခရာနှင့်အယ်ကိုထိုက်၍ ၁ ငယ်ယူဆည်တွင်သည်။ ကတ်အတွင်း ဂ၊ သ ယူသော်လည်း နှစ်လုံးပါဝင်ရာ အကြီးအဆယ်ခုချွဲအသာဖော်ပြင် ၁ ငယ်ယူဒေါ်ပြင်းပြင်၏။ ၂ ၅၁၄၈၄ အသာမှုပုံ၊ မြောသို့အက္ခရာ ၈ မြှင်သည်။ မြာသို့ ၈ ၄ ၇၂ ၆ ကံပ ၈ ၂၇၁၂ အင်ယျာ။ ၉ သီအဆင့်ဆင့်ပြောင်ဆုံးလာပြီးနောက် ကျောက်စာများတွင် ၁၀ ၅၄၁၆ ပော်များတွင် ၁၁ ယုရေားသားသည်ကိုပေါ်ရသည်။

မြာသို့အက္ခရာ ၈ ကို အတွင်းကိုသို့တော်တရှုက် ညီညွတ်စွဲအကျိုး၍ ဇော်များသောအား မြို့ဟာ ၂ အက္ခရာဖြစ်ပေါ်လာသည်။ ၂ အက္ခရာအရောင်သားပြောင်ဆုံးပို့ဆောင်ရေးတွင် အစဉ်အတိုင်းယဉ်တွေ့ဖြေထားသည်။

၈

၆

၈

၈

၈

၈

ရန်ဖော်ပြုပေါ်မည်။ပါသျော်(အာရို)ကျောက်စာများတွင် ဟိုသို့ဟောရှိယန် လျှော့၍ထို့၏
ဟိုသို့ဟောသာယောက်။ ဂရို လျှော့၍တို့က အိန္တိယ ဟု ခေါ်ကြ၏။ ၁၀၃ (ပေ) ကျော်နှင့် ၁၀၇၌ ဒေါ်ကျော်များ

တွင် သပ်ကသိန္တဝယနှင့် ဟပ်တ ဟိန္ဒာ အာရိုယန် လျှော့၍ထို့၏
နှင့်အော် ခေါ်ကြ၏။ ရည်မွန်မှ ယောကျေးမွတ်၏
ပို့နေခို့မှုပုံ၍ဖြစ်သာ အာရိုတိက္ခာကို ပြတ်ယန်း စိုး



ပြန်မာသည်။ ဘုရားလွှဲတွင် ထဲ သည် ငါ ခေါ်ပြောက်စေကျော်ဖြစ်သည်။ ကား ခာ ဂါ ထဲ ငါ
ဟူသော က စင်တွင်ပါဝင်၍ ထဲ အသံ့ဖြစ်စုံ ငွာနှုန်း ကျော်တွင် လည်ချောင်းအရပ်ဖြစ်သည်။
ငါ ထောက်ကွဲဖို့ အဲလွှဲယ်နှင့် နှိုင်းစာ၌ ‘ထဲ ကြီး’ ဟု အမည်တွင်သည်။ က ထဲ က ငါ ဟူသော
ကြီးလေးကြီးတွင် ပါဝင်သည်။ ထဲ ကို အရေးဆောင်း မူလမှာ မြှာဟို အကျိုး ပြု၏ ပြု
သည်။ မြှာဟို ပြု မှ ကုသန ပါ ရှုံး ကတ် သို့ အဆင့်ထင့်
ပြုသော ပြုများကို အနောက်စာများထွင် ပါ လဝာများတွင် ပါ မြှုံး ပါ အောင် ဖြစ်၍ ဖောက်
သားသည်ကို တွေ့ရသည်။ မြှာဟို အရေးဆောင်း ပါ ကို ပယ်ညာထိပ်ညီလိပ်ပြုများကို
အထိပ်ထိပ်ကုန်းအင်္ဂလာနောက်အပေါ်ပြန်သာ ထဲ ပြုသော သည်။ ထဲ အကျိုး အဆင့်ထင့်ပြုပါ လဝာပုံးကို အောက်တွင် အစဉ်
အတိုင်းယဉ်တွေ့ဖော်ပြသားသည်။

ပ ါ ရ ှ ု ံ ပ ါ ယ

သွားသည့် သိန္ဒြာပြစ် (ကျော်) ပြစ်ကို အော်ပြည့် သိန္ဒြာ၊ ဟိန္ဒြာစထာနကို ပါ၌လို အကျိုး ဖလှယ်သော် “စ” ကို ချော်
ဟိန္ဒြာ၊ ဟိန္ဒြာ၊ ဟိန္ဒြာ စထာန စသည်ပြင် အလယ်ပိုင်းအတော်
စာရေးဆရာ များက ခေါ်ဝါးကြောင်း တွေ့ရသည်။ တွေ့ရသည်။ တွေ့ရသည်။ တွေ့ရသည်။



မြန်မာလျှည်း ဘုရားတွင် င သည်။ ခုခြောက်အက္ခနာပြု၏သည်။ ကအခေါ်အစား င ဟူသော က
ဝါတွင်ပါဝင်၍ င အသံ၏ပြု၏နားနားကဏ္ဍအား ထည့်ချေ၏အရပ်ဖြစ်၏သည်။ င အက္ခနာကို
င ဟူ၍၍ပုံ၍ အသံထွက်၏သည်။ င အက္ခနာ၏အရေးအသားမှုလုံး၊ မြားလို့အက္ခနာ ၂၆၌
သည်။ မြားလို့ ၂ မှ ကုသန ၃ ခင်ပျော်။ ၄ မောင်းကန်ပျော်။ ၅ သို့ အဆင့်ဆင့်
ပြု၏လာပြီးနောက်၊ ကျောက်စာများတွင် ၆ နှင့် ပေါ်များတွင် ၇ ဟူရေးသား
သည်ကိုတွေ့ရသည်။ မြားလို့အရေးအသား ၈ ကို အပြုံးကိုသိခဲ့ပြု၏အပ်ကန်းကုန်းနှင့်
နှင့်ပုံးကိုအတွင်းသိခဲ့ပ်ကျေးကျွေး ရေးသားအခါ မြန်မာ င အက္ခနာပြု၏လာသည်။
င အက္ခနာအဆင့်ဆင့်ပြု၏လဲလာပုံကိုအောက်တွင်အဖြင့်ပျဉ်းဆုံးတဲ့၍ဖော်ပြထားသည်။

၂

၃

၄

၅

၆

၇

ကျောက်စာ အရေးအသား ဟိန္ဒာ (မြန်မာတို့ ယခုအော်
တိန္ဒာ) ကိုဂိရိထူးများက အိန္ဒိယဟုခေါ်ခြင်းပို့ပြု၏သည်။
မြှောက်ပို့း အိန္ဒိယ တိုင်းရုံး ကျောက်စာကြီးများကား
(၁) ရှုံးလိပ်း (၂) ကုန်းလိပ်း (၃) နာဂရီးလိပ်း (၄) သွေးရွှေးလိပ်း
(၅) ရှုံးလိပ်း (၆) လှိုင်းလိပ်း (၇) တာမို့လိပ်းနှင့် (၈)
စောင့်လွှာများ ဖြစ်၍ကြသည်။ လိပ်သည် စာအရေးအသား
ဟုမြန်မာလို့ အနုက်ရှုံး။

တောင်ပို့း အိန္ဒိယတိုင်းရုံး ကျောက်စာကြီးများမှာ
(၁) ပစ္စာမို့ (၂) ဓမ္မပြုခေါ်သွေး (၃) တေလျှောကန်း။
(၄) ပြန်လိပ်း (၅) ကထိုက်လိပ်း (၆) တာမို့လိပ်းနှင့် (၇)
စောင့်လွှာများ ဖြစ်၍ကြသည်။ လိပ်သည် စာအရေးအသား
ဟုမြန်မာလို့ အနုက်ရှုံး။



မြန်မာဖျည့် ၃၃ စုံတွင် ၁ သည် ၆ ခုပြောက်အက္ခရာပြို၏ ၈၊ ၁၁၊ ၁၄၊ ၁၅၊ ၂၉၊ ၃၀၊ ၃၁ စုံသာ ၉
တို့တွင် ပါဝင်သည်။ ၁ အထိအမြစ်စုံအက္ခရာ တာလွှာ၏ အာဇာက်အရပ် ဖြစ်သည်။
အက္ခရာ၏ ပုံသဏ္ဌာန်သည် လိုအပ်၍ နှုတ်ပြင် စလုံဆုံ အမည်တွင်သည်။ ၁ အရေးအသား၏
မူလယ် မြာသို့အက္ခရာ ၂ မြန်သည်။ မြာသို့ ၂ မှုဂ္ဂသန် ၂၂၂ ၂၇၂ ပေး
၂ သို့ အဆင့်ဆင့်ပြောင်းလဲလာပြီးနောက် ကျောက်စာများတွင် ၂၂၂ နှင့် ပေး
များတွင် ၃ ဟု ရေးသားသည်ကို တွေ့ရသည်။ မြာသို့ အရေးအသား ၂ ၂၇၁။
မြာသို့ လွှဲပ်သဏ္ဌာန်သည် ရေးနှစ်များလတ်သော် တစွဲစွဲပြင် မျဉ်းပြောင်းကိုပြတ်၍ ငါးထိုး
သော အဝါး ပြစ်သွားပြီးလျှင်၊ ယခုခေါ်ခေါ်ကျ ၁ အက္ခရာသည် ဖြစ်ပေါ်လာလသည်။ ၁ အက္ခရာ၏ အဆင့်ဆင့်ပြောင်းလဲပုံကို
အသာက်တွင် အစဉ်အတိုင်း ယုံးလွှဲပြုပြထားသည်။

D

J

J

P

၂၂၂

O

မြာသို့ အရေးအသားသည် အိန္ဒိယနိုင်တွင် ရေးအကျ
ဆုံး ပြစ်၏။ ဓရ်တော် မပေါ်ပါ သုံးရာစွာ၏ တိုင်အောင်
အသာက်ကျောက်စာ အရေးအသားများကို တွေ့ကြရ

၏။ သို့မှတွင် ဓရ်တော်မပေါ်ပါ ငါးရာစွာ၏အတွင်း ပါပြာ
ပါ အပေါ်ရှိ ထူး (စေတိပုထိုး) နှင့် စရိတ်ချောတွင် အနည်း
အကျဉ်းနှစ်နောက် ရေးသားထားသည်ကိုလည်း တွေ့ရ၏။



မြိုမသူည် ဘုရားလှုင် စာသည် ၂ ခေမြို့သိန္တဖြစ်သည်။ ၀၁ စာ ၀၁ ရက္ခန္တသာဆင်တွင်ပါဝင်၍ အ အထောက်ပြုစွဲနှောနှုန်း ထာလျှော့သိ အာဆာဟိုရော်ပြုသည်။ အကျွော်သွားနှုန်းလုပ်လိုက်နေသောကြောင့် အလိမ်ဟုအလုပ်တွင်သည်။ ဆ အရေအသာကြော်မှုပုံမှုမှာ မြှေသိအကျွော် ဖဲ ပြုသည်။ မြှေသိ ဖဲ မှ ကုသန ထဲ နှိ အဆင့်ဆင့်ပြုသောပြီးနောက်၊ ကျောက်စာများတွင် မဲ နှင့် ပော့များတွင် ထဲ၊ ဟုရောသာသော်လိုက်တွေ့ရသည်။ နှေသိအဓိကသော ဖဲ စီထိပ်စ စောင် ဖတ်နေသောမျဉ်တို့ ပုံပြုသိန္တဖြစ်ပေါ်သောပျော်ပျော်ပြုသောအပါ၊ မြို့မသူအကျွော် ဆ ပြုပေါ်သောသော်။ ဆ အကျွော်အဆင့်ဆင့်ပြုသောပို့ကို အောက်တွင် အစဉ်အတိုင်းယဉ်တွေ့ပြုသောသော်။

ပ

န

ရ

က

မ

သ

မြှေသိအကျွော် တောင် ဇာတ်သော ရိုစ် သက္ကရာဇ်
နှင့် ပုံပြုသော ကမ္မာပေါ်ရှိ ကျောက်စာ ပညာကျော်သျား
က ယခုထက်တိုင် အထိအကျော် ဆုံးဖြတ်ချက် မချိန်ရေး
သည့် အပြင် အခြား ကျောက်စာများနှင့် ဆက်သွယ်ငရော
ပည့်စွဲ ပည့်ပုံ ရှိ မရှိသည် စောင့် စဉ်စားကြလျက်ပင်

ရှိသော်။ ကျောက်စာ ပညာကတ် အဲ သွေ့ဖွံ့ဖြိုးဆုံး အခေါ်
တော်ပုံ၊ အိန္ဒိယနိုင်ငံ အနောက်မြှောက်တွင် ပန်ဂျုပ်နယ်ရှိ
ဟနာယူင် သိန္တနှုန့် ပိုမိုနိုင်စွဲရှိ မြှောက်နှင့်မြှောက် သိန္တနှုန့်
တော်ပိုင်စွဲရှိ သွေ့ခုရှိ အစိုးငော် ပြိုင်ယောကလေ့များနှင့်
များသွေ့လွှဲခဲ့သော နှစ်ပေါင်း ၃၀ ခုနှင့် တွေ့ပေါ်သွေ့လွှဲခဲ့သော



။မြန်မာဘုည်း ၃၇ လုံးတွင် ၁ ဆည် ၁ ရုပြီးကို အက္ခနာက်ဖြစ်၍ စာ၊ ၈၁၊ ၉၂၊ ၂၂၂ဟော ၀ ဝါးထွင် ပါဝင်သည်။ ၁ အထိ၏ ဖြစ်ရှိသူနှင့် တာလျှော့နှင့် အာဇာက်အရပ်ဖြစ်သည်။ အက္ခနာက် ပုံသဏ္ဌာန်ကိုလိုက်၍ ၈၅၂ ဖု အမည်တွင်သည်။ ၁ အဆောင်အသာဆုံး မူလုံး မြာဖိုးအက္ခနာက် E E E E E မြာဖိုး E E E ၄၂၁ E ၇၂၄ E ၈၁၁။ ၂ အဆောင်အသာဆုံး မြာဖိုးအက္ခနာက်ပြု၏ပေါ်လာပြီးနောက်၊ ကျောက်စာများတွင် E ၅၂၆ ပေါ်လာများတွင် ၅ ဖု အရာသာသည်ကိုတွေ့ရသည်။

မြာဖိုးအရောင်အသာ ၅ တွင် ထေပါယို့၌၌သော အကို အောက်ဟန်၌ ကျော်လိုက်၍ ရော်ပုံးများအသာခဲ့၊ မြန်မာဘာရို့ရာ ၁ မြှင့်ပေါ်လာသည်။ ၁ အက္ခနာက် အဆင့်ဆင့် မြှင့်ပေါ်လာပုံးကို အောက်တွင် အစဉ် အတိုင်း ယျို့တော်ပြုထားသည်။

E E E

E

E

E

E

C

“ကြံ့အမြတ်များ ကျောက်စာ အရောင်အသာ” များပင် ဖြစ်၏။ ယင်းကျောက်စာများ တံ့ခိုးတံ့များ အစိုးသည်တို့ကို ကျော်မြတ် ခုံးပိုး စိုးပိုး စိုးပိုးကြည့်ရှုခြင်းအားဖြင့် သမိုင်း ရာ ဝင်တွင် စာမေတ်မီခေတ်ကာ ရော်သာမျှ ရည်မှန်မှု၊ ယဉ်ကျေး

မူတိုးသည်ကား အံ့ဖုံးသနနှင့် ရှိုးချော်။ ယင်းအရောင်အသာ ပျော် အပီပါယ်ကို ပော်၍ပင် မရသေးခဲ့။ ၅၂၁အရေး အသာများသည် အရုပ်စာများပင်ဖြစ်သည့်ဟု သိရပေ၏။ ကျောက်စာ ဧည့် အရောင်အသာ အမှတ်သက်တဲ့ လေ့



မြန်မာအောင်၊ ၃၃ လုံးတွင် ဈဲ သည် ဒုက္ခိုက်အက္ခရာပြစ်၏ စာ ၁၁ စာ ၅၂ ဟူသော စင်တွင်ပါဝင်သည်။ ဈဲ အသံပြစ်ရှာ့သုတေသနပုံ၊ တာလျှော့နှင့် အသေစာက်အပ်ပြစ်သည်။ အက္ခရာပုံသွေ့သွေ့သွေ့နှင့် ဈဲ မြင်နွေ့ဟုဆိုလိုသည်။ ဈဲ အရေးအသာကိုယူလွှာ ပြောဖို့ မြှု ကုသန မြှု တို့ပြစ်သင့်သော်လည်း၊ အရေးအသာက်သွေ့ယူယူလို့မရသေး ပေါ်သွေ့သော် ဆုံးပုံ။ မြှု မောင်ကော်ပုံ။ လို တို့မှ အဆင့်ဆင့်ပြောင်ဆဲလာရနှု ကျောက်စာယာသွေ့ မြှု မြှု ပော်ယူသွေ့ မြှု ယူရေးသာသော်ကို တွေ့ရသည်။ ဆုံးပုံရှိနှင့် မောင်ကော်ပုံ၊ အရေးအသာက်တွင် မြန်မာအက္ခရာ ဈဲ ကို ဖြောက်သွေ့သော် မြန်မာအက္ခရာသည်။ ဈဲ အက္ခရာအရေးအသာက်တွင် အကြောင်းအတိုင်း ယဉ်ယဲ့ပြထားသည်။

မြှု မြှု လို လို မြှု မြှု မြှု

လာ ဆည်ပူး ရန်လည်း (၁) မိတ်ရှုည်ရှုည် ထားရသည့် ထည်းခံမှု၊ (၂) တာက်သတ် လိုအာသီ မယ်မေးယိုင်မှု၊ (၃) သိန်္တ်တည်းကြည်းပုံ ပညာဥာဏ် ယဉ်တွဲလျက် ဆုံးဖြတ် ပူးအစွဲသာ အချက်ကြီး သုံးချက်ကို အမြှုထားဝေ၍ ဂရို့

ရွေ့သွေ့မည်။ ကျောက်စာသညာကျော် လင်စန်း၊ ဟန်တာနှင့် ပါ ဟရို ငိုးစိုးကေလည်း၊ အသံပြစ်နည်းအပုံး၊ မိန္ဒိယအက္ခရာ များ၏ ပုံစံရုံး၊ မှုသာခြော့ ပြစ်သော ပြာသီးအက္ခရာနှင့် ဆက်သွယ် ကြည်ကြော့၊ စိစ်ကြော့ အပို့ပို့ကြော့သုံး လော်ကြော့



“မြန်မာဘုရား၏ ရရှိ ထို့တွင် ည သည် သ ခုပြောဆိုစေရန်ပြု၏ ၁။ ၂။ ၃။ အသုံး
သော စင်းတွင်ပါဝင်သည်။ ည အသုံးပြု၏နှင့်မျှော် စသည့်သိမ်းလက်ဖော်ပြု၏
သည်။ ည အစောင့်သာသနမှုပုံ၊ မြှေသိနေရာအသာ ၁၅၆၂၁၇၉။ မြေသိ ၁၅၆၂၁၇၉
နေ့၊ ၂၅ ဖော်ကော်ပုံ။ ၂၅ ဒီဇင်ဘာ အဆင့်ဆင်ပြု၏အပေါ်အပြောပြန်၏၊ ခက္ခလက်ဝါယာ၊
ထို့ ၂၅ နှင့် ပေါ်ယာတွင် ၂၅ ဖော်သာသနမှုပို့စေရန်။

မြေသိတေဇားအသား ၂၁။ မြကန္တလိုက်ယဉ်ဆန္ဒနှင့် အောက်သို့ပို့ကြတေသာ်မျဉ်သည်
အထောက်သို့ဆန္ဒကာ ၂၂။ အဗျားသို့ပြစ်လာသည်။ ထိုသူတွေ့သုံး ရွောက်ဆောင်လိုက်မျဉ်သို့ငြဲ
သည် အပြောင်း၍၊ ယုံကြုံသို့ဆန္ဒလေယ်လိုက်ပြီးလျှင်၊ အောက်သို့ကြတေသာ်၍၊ ၂၃။ အဗျားသို့ပြစ်လာသုံး၊ ထို့ဖို့ရောင်ပျားလာ
သာသော်၊ ညာချုပ်ထွင်၍ ထောင်လိုက်ယဉ်ဆန္ဒအောက်ဝြော့၊ လုံဝမြို့တ်ချုံးပြီးလျှင် မြန်မာ ညာ ပြောင်းလာသည်။ ညာ အကျွန်
စာမျက်နှာပြုများပါ၏လာသုံးကို အောက်ဖော် ဆောင်ရွက်တိုင်၊ ယုံကြုံပြထားသည်။

1

五

10

20

23

କୁର୍ବଳମ୍ବନ୍ଧ ପାତାରେ ପାତାରେ ପାତାରେ ପାତାରେ ପାତାରେ
ପାତାରେ ପାତାରେ ପାତାରେ ପାତାରେ ପାତାରେ ପାତାରେ ପାତାରେ

ရုပ်ပိုင် ကုန်အောင် ထောက်နည်များကို အကျယ်ရေးသော နေပါးက လိုအပ် ပြစ်သော ပြောမှာ အကျွမ်းဖွံ့ဖြိုးတဲ့ ယို့ တိုင်သို့ လုပ်လင့်တော့ မဖောက်ပိုင်မှုဘူး အပ်ငါး ကျော်စာ



ပြန်မာလျဉ်းရှာ လုံးတွင် ၄ သည် ၁၁ ခုမြောက် အက္ခနာပြစ်၏ နဲ့ ၂၁ ၃၀ ၈၁ ၁၁၁ ဟိုတွင်ပါဝင်သည်။ ဒုဘသံ၏ ပြစ်ရွေ့အပျား ဖုန္တာနှင့် လျှောထိပ်အရပ်ပြစ်သည်။ အက္ခနာ၏ ပုံသဏ္ဌာန်ကိုလိုက်၍၊ ၄ သံလျှော့ခြိတ်ပုံ အမည်တွင်ထုတ်။ ၄ အဆရာတေသန၏ ပုံမှန်၏ ပြုသံအက္ခနာ (ပြစ်သည်။) မြေသံ၏ ၄ ကုသန ၂ ကူး ၂ ကုံး ၂ သံအဆရာတေသန၏ ပြုပောင်းလေသာပြီးနောက်၊ ကျောက်စာများတွင် ၄၄၄၄ နှင့်ပော့များတွင် ၌ ယုဇ္ဇာ သာသည်ကို ထွေစုစာသည်။ မြေသံအရေးအသား ၂ ကို အောက်တွင်ပြုပော့ကိုထပ်၍ တပြည့်ပြည့်ပေးရန်ဖုန္တာသော သံလျှော့ခြိတ်ပုံသဏ္ဌာန်ဖို့စွာ ပြန်မာအက္ခနာ ၄ မြောက်လေသည်။ ၄ အက္ခနာ၏ အဆင့်ထုတ်ပြစ်ပေါ်လာပုံကို အောက်တွင် အကျဉ်းစာတိုင်းယဉ်တွေ့ပြထားသည်။

() () () ၄၄၄၄ ၌

မဆည်ပူးသူတိုးအတွက် နားထွေးစရာ ဖြစ်ပည်ကား မူချ မလျော့စာသုံး။

မြေသံ၏ အက္ခနာမှ အိမိုးယှ အက္ခနာများ၊ ပြန်၊ ပျော်နှင့် မျှန် ပြန်မာအက္ခနာများအား အဆင့်ဆင့် တိုးပွားဆောင်သောက်လွှာသည့် သက်သေခံစွာသုံးများကား ခိုင်လုံးသည်ဟုသာ ပညာကျော်

အများ ဓိုးပြုတ်ယူဆမှ နှိုးသည့်အထောက် မှန် ပြန်မာအက္ခနာ စာသုံး မြေသံ၏အက္ခနာများပုံးရင်းမှ မည်သို့ သက်ဆင်ဟန် ၄၇ ကြောင်းကိုစာ့မူတည်ထား၍ ရေးသားအော်ပြုလိုပေသည်။ လူနှုံးပြစ်လုပ်အရေးအသားနှင့် မြေသံ၏အက္ခနာ၏သက်သုံး ပြစ်ပေါ် လာပုံကို တိကျု ခိုင်လုံ့စွာ မေပော်ပြနိုင်သေးသည်များ



မြန်ယာမျည်း ၃၃ ရရှိတွင် ၅ သည် ၁၂ ခု စုမြောက်စေက္ခာရှာဖြစ်၍ ၃၄၊ ၃၅၊ ၃၆ အ လူသော
ဂုဏ်တွင် ပါဝင်သည်။ ၅ အသံ၏ ပြစ်စွဲအနုံ ပုဂ္ဂိုလ်အပ်ပြင်။ အက္ခာရှာ၏
ပုံသဏ္ဌာန်ကိုလိုက်၍ ၅ ထိပ်ဟုတ်သည်။ ၅ အရေးဆုံးသား၏မှတ်ယူ မြှေးသီး။
ပြစ်။ ၁၂မြားသီး။ ၁၂ ကုသန ၁၂ မောင်ကျိုးပူ။ ၂၄ ၂၄ သီး အဆင့်ဆင့်ပြောင်း
လဲလာပြီးနောက်၊ ကျော်စာများတွင် ၅ နှင့်ပေစာများတွင် ၅ ဟူရေးသားသည်ကို
တွေ့ရသည်။ ၁၂မြားသီး။ ၁၂ သည် ထပ်မံပြည်စိုးဆောင်းထားသည့်
ပုံပါလာသည်။ နောက်မှတ်အန် အထက်က ပဲဟုတ်ပုံနှင့် အနည်းငယ်ပြုတဲ့သူ့အပြီးလျင်၊
အေးပို့များသာအပါ လော်ရှိပြန်ပေး ၅ ထိပ်ပုံ လူလာသည်။ ၅ အက္ခာရှာ၏ အဆင့်ဆင့်ပြောင်းလာပုံကို အောက်တွင် အကြိုး
အတိုင်း ယဉ်တွေ့၍ ပြထားသည်။



၂၄

၅

၅

သီသာ ထင်ရှုံးပါ။ ပြောသီးအက္ခာရှာသည် အိန္ဒိယ နိုင်ငံ၏
သမိုင်းတွင် စာမေတ်ပါ အတောက် ရွှေးပေါင်း ၁၁၁၇ အက္ခာရှာ
ဟောင်းများမှ ထင်းဆက်လာသည်။ သီးတွေ့း မဟုတ်
မြှေးသီး။ ပြောသီးကို အက္ခာရှာပေါ်၍ တိတွင်ရှိထားသော အက္ခာရှာပေါ်

ပြစ်သည် အစရှိသည်ပြင့် ယူဆီမှုတို့ကို စွဲလမ်းနေသည်မှာ
အယုဝါဒရေး စိတ်ဓာတ် ပယောဂနှင့် မကင်းသလို ပြစ်နေ
သည်ဟု ယူဆရပေသည်။ ပုံမှန်ကျော်များက မြှောသီးအက္ခာ
ရှာသည် ခရစ်ဘော်မပေါ်ပါ ရှုစ်ရာစုံ ခုနှစ်ရာစုံနှစ်တွင်



မြန်မာ့ယူည်း ဘုရာ လွှဲတွင် ဒု သည် ဘု ခုမြာက် အက္ခန္တမြို့၏ နာ ဒု၊ ခု၊ ဒု ထူးသော
ခုဝင်တွင်ပါဝင်သည်။ ဒု အသံချို့ပြစ်ရှုရှာများ မွှေ့ဒြာန် ဂျောတိပုံအရပ်ပြစ်သည်။ အက္ခန္တ၏
ပုံသဏ္ဌာန်ကိုထိုက်နှုန်း၊ ဒု ရင်ကောက်ဟု အမည်တွင်သည်။ ဒု အရေးအသာဆုံး မွှေးမှာ ပြုသူ
အက္ခန ကြ ပြစ်သည်။ မြာသူ ကြ မှ ကုသန ဒု ရှုံး ဒု ကုံး ဒု သို့
အဆင့်ဆင့် ပြောင်းလဲလာပြီးနောက်၊ ကျောက်စာများတွင် ၂၂၃ နှင့်ပေးစာများတွင်
၂ ဟု ရေးသားသည်ကို တွေ့ရသည်။ မြာသူ အရေးအသား ကြ တွင် ပြုစောက်ထပ်၍
တြော်ပြစ်း ရင်ပတ်ကောက်ကောက်ကလေးကဲ့သို့ ရေးဖန်များလတ်သော်၊ မြုပ်မာ
အက္ခန ဒု ပြစ်ပေါ်လာလေသည်။ ဒု အက္ခန္တ၏ အဆင့်ဆင့် ပြောင်းလဲလာပုံကို အောက်တွင် အကျဉ်းအတိုင်း ယူဉ်တဲ့ပြုထားသည်။

၁၀၁။ ပါးယန် တူးသည်ဟု ယူဆကြပါ။ ထိုပြင် တစ အ
နောက်နိုင်ငံ ပညာရှင်များကေလည်း စိန္တိယ အက္ခန္တသည်
သီးခြား သီးနှံယ နိုင်ငံသားတို့ တို့ထွင် မနေ့သားတဲ့ အခြား
အသေများမှ ရှေးအက္ခန္တများကို အပို့သား ပြုရခြင်း ကင်း
ယန်မတူဟု ယူဆကြသေး၏။ စိန္တိယ အက္ခန္တထိုသည် လုံးဝ

အက္ခန္တစ် မဟုတ်ဘဲ အက္ခန္တဝိုင်းများသာ ပြစ်
သားဟုလည်း ယူဆကြ သေး၏။ မြာသူ အက္ခန္တများမှ
စိန္တိယ ပြောက်ပိုင်းနှင့် တောင်ပိုင်း အက္ခန္တများ တိုးပွား
ထွေးကားလာသည်ဟု ပညာရှင်အများ ယူဆကြ၏။

အလွန် ထင်ရှုံးသော အသောက်မင်းတုရား၏ ကျောက်



ပြန်မာဖျည့် ရှာ လုံတွင် ၁ သည် ၁၄ ခုပြာက် အက္ခရာပြီး၏ စာ ၉၁ ၃၁ က
ဟူသော ရွတ်တွင် ပါဝင်သည်။ ၁ အထဲကို ပြန်လွှာနှင့် မူဇ္ဈာန် ထျောက်ပေါ်
ပြု၍သည်။ အက္ခရာ၏ ပုံသဏ္ဌာန်ကိုလိုက်၍၊ ၁ ဧပြုတွင် အမည်တွင်သည်။ ၁ အရော
အသာက် မူလွှာ ပြာဖို့အက္ခရာ ၂၅ ပြု၏သည်။ ပြာဖို့ ၂၅ ကုသန ၂၅ ၂၅
ကုသန ၂၅ သို့ အဆင့်ဆင့်ပြုပေါ်လေလာပြီးနောက်၊ ကျောက်စာပုံးဘတွင် ၂၅ ၂၅
လေသဏ္ဌာန်၏ ၂၅ ဟူရောသာသည်ကို တွေ့ရသည်။ ပြာဖို့ အရောအသာ ၂၅ ၂၅
လက်းအက်ဘို့ ပျက်နှုန်းတွင်ရှိ ထပြည့်ပြည့်ပေါ်လက်းလိုက်၍၏၍ ရေးဖို့များလောက်သာ
အော်၊ ဧပြုတွင်သဏ္ဌာန်ရှိသော ပြန်မာအက္ခရာ ၁ ပြုပေါ်လာလေသည်။ ၁ အက္ခရာ၏ အဆင့်ဆင့် ပြုပေါ်လာပုံးကို အောက်တွင်
အကြည်တိုင်း ယူဉ်တွဲ၍ပြထားသည်။

၂

၂၅

၂၅

၂၅

၂၅

၂၅

စာပေပါး၊ ၁၅ ခုရှိ ခရိုင်တော် မပေါ်ပါ ၂၇၄ ခုခုံမှ ခရိုင်
ဓတ်မပေါ်ပါ ၂၇၅ ခုရှိ ခရိုင်တိုင်အောင် ကျောက်တုံးပြီးများ၊
ဂုံးရုံးများနှင့် ကျောက်တိုင်များတွင် ပြာဖို့အက္ခရာများပြု၍
ကျောက်ထက်၊ အက္ခရာ တင်ထားသဖြင့် အသောက မင်း

တနားကြီးက် အစိုးရ အပ်ချုပ်ပုံ နည်းစံနှစ်များ၊ အကျိုး
စာရုံးတွေ ပြုပြင်ရေးနှင့် ပော်လျှော့သော လေသကနှင့် ကျေးမှု
များ၊ ပိုးကျေးမှု၏ အထွေးပုံး စာတမ်းများကို များစွာ
စိတ်ဝင်စားဖွှေ့ယ်ကောင်းအောင် စုလင်စွာ ရွေ့သားထား၏။



မြန်မာအည်း ၃၃ လုံတွင် ထ သည် ၁၅ ခုပြောက် အက္ခရာဖြစ်၍ ၃၄ ၃၅ ၈၀ ထ
ဟူသော ဂုဏ်စွဲပါဝင်သည်။ ထ သသဲ့ မြင်ရှုံးနှုန်းမှာ မွေးဖွာန လျှောထိုးအပ်ပြုစ်သည်။
မြန်မာအက္ခရာတွင် ၃၁ ထ ဟျှေး၂ မျိုးရှိရာ ဓရက္ခရာတွင် အပြီးအထုတ်ကိုခြေခြား၍
အပြီးဆု ၆၇ တွင်သည်။ ၈၂ ထ ၁၁၂ ၄၂ ဟူသော မြို့ပေါ်မြို့တွင် ပါဝင်သည်။ ထ
ဆရာတေသနအနုပ်မှာ မြာသံအက္ခရာ ၁ မြင်သည်။ မြာသံ၏ ၂ မှ ၈၂သံ ၂၂
၂၃ ကပ် ၂၄ သို့ အဆင့်ဆင့်ပြောပြုလောပြီးနောက်၊ ကျောက်စာများတွင် ၂၅
၂၆ပေါ်စာများတွင် ၂၇ ဟူရမှာသော်လည်းကောင်းတွေ့ရသည်။ မြာသံအရောသာ ၁
၂၇ အထိတွင် စောင်းမောင်နှုန်းများ၊ ချိုင့်ဝှယ်စာပုံသဏ္ဌာန်နှုန်းများ၊
ရောယ်များ၊ လောင်းများ၊ မြန်မာအက္ခရာ ထ မြှင်ပေါ်တာလသည်။ ထ အက္ခရာ၏ အဆင့်ဆင့်
ပြောပြုလောပုံကို အောက်တွင် ယူနစ်ပြုထားသည်။

I TX ၂၃ ၂၄ ၂၅

ယုံး ကျောက်စာများတွင် ထူးမြားခဲသာ အကြောင်း
ရုပ်ယူး သီးခြား ပါဝင်သည့် အပြင် နှီတိကျိုးများနှင့်
အပိန့်တော် ပြန်တယ်များလည်း မြို့ပေါ်မြို့တွာ ရေးသား

ထား၏။ ကမ္ဘာပေါ်တွင် မည်သည့် ကောဇ်များမှ ၇၇
က ၉၃၂ကဲ့သို့ ရုလင်စွာ ရေးသား မထားခဲ့ဘူး။
အသောက် မင်းတရား ကျောက်စာ များသည် သီးနှံပါ



မြန်မာဗျား၏ ဂုဏ်တွင် ထ သည် အဲ ခုပြာက် အကျော်ဖြစ်သည်။ ထ အဲ ဒါ နူသော တင်တွင် ပါဝင်၍၊ ထ အသံပြစ်ရနှာမှာ အန္တာနှိုင် ထောက်လုပ်၍ ထ အမောင်တွင်သည်။ ထ အမောင်အသာသံပူလမှာ မြာဖို့အကျော် လု ပြစ်သည်။ မြာဖို့ လု မှ ကုသန ၅၂ ၅၃ ၅၄ ၅၅ ကစ် ၅၆ မြာဖို့အသင့် ပြောင်းလဲလာပြီးနောက်၊ ကျောက်စာများတွင် ၁၂ နှင့်ပေါ်စာများတွင် ၁၀ ကုရောသာအသည်ကို ထွေချာသည်။ မြာဖို့အရေးအသာ လု တွင် ဘေးထပ်ကို တချက်ကားနေသော ၄၉ ၂ ခုသည် အတွင်းသို့ လမြို့ပုံသဏ္ဌာန်ကျွေးမှုလာသည်။ ထို့ အကျော်အသင့်မျှ၏သည် တို့၌သွားပြီးလျှင် တချက်ဆွဲပေးပို့များအသေး ပို့ပိုက်ပုံပေါ်လာသည်။ ထိုပို့ပိုက်ပုံသည် ထစ်ကြီးလာ၍ တည်မှတ်ခွာ့နေသာကေလယ်မျိုးသည် ထိုပုံစံ၍လာသည်။ ဤဘုံးပြင် မြန်မာအကျော် တ ပြစ်ပေါ်လာပုံကို အောက်တွင် အစဉ်အတိုင်း ယူပြုတွေ့ပြထားသည်။

လ

ဟ

ရီ

ရ

စ

၁၁

နိုင်တွင် ဘာသာစကားနှင့် စာပေ အရေးအသာ အလောက ခြား နေလသုပ္ပါယ်မှာ ထင်ရှာသွေ့ကြ ရှိ၏။ အနသာက ကျောက်စာများသည် စာတတ် ပေတတ်များ အတွက်သာ

မဟုတ်ဘဲ စာပေများစွာ မတတ်သူတို့ အတွက်ပါ ရည်ရွှေ လျက် အကွင်းအကွက်ကျော်သာ လုပ်ပေါ်များနှင့် ဘဏ် ဖူးမျိုးအရပ်များမှာ စိုက်ထူ ထား၏။ ကျောက်စာများကို

မြန်မာဘုရား ရုရှိ လုံးတွင် ထ သည် ၃၂ ခုပြောက် အကျော်ပြစ်သည်။ ထ ထ ၁၁ ခု ဖူး
သော တ ဝိုင်္တာပါဝင်ရှိ၊ ထ အသံ၏ပြစ်ရာဌာနမှ အန္တာနှင့် သွားအပ်ဖြစ်သည်။ အကျော်
ပုံသဏ္ဌာန်ကိုပို့စ်ရှိ၍ ‘ထဆင်ထူး’ ယူ အမဟန်တွင်သည်။ ထ အရေးအသာဆုံးမှုလမာ မြောဖို့
အကျော် ၈ မြောဖို့ ၅ မူ ကုသန ၅ ရှုံး ၂ ကုမ္ပဏီ ၂ သို့ အဆင့် ဆင့် ပြောင်းလဲလာပြီး နောက်၊ ခကျောက်စားများတွင်
ဝါမောဓာ နှင့် ပေါ်များတွင် **∞** ဖူး ရေးသားသည်ကိုပေါ်စေရသည်။

မြောဖို့အရေးအသား ၀ တွင် အလယ်ရှိ အက်ကလေးသည် အကိုင်းချိသော်လည်း မျဉ်းကြောင်းပြစ်လာ
သည်။ ထို့ပေါ်အပ် အလျေားလိုက်ပြစ်စေ၊ ထောင်လိုက်ပြစ်စေ ကုန်ချိသော်။ စက်ရိုင်းကိုလည်း လေးစောင့်ရည်သွားလျေား
လောင်လိုက်တမျိုး၊ အလျေားလိုက်တမျိုး၊ ရေးအဖွဲ့များအတော်၊
အကျော်အဆင့်ပြောင်းလဲပုံကို အောက်တွင် အကိုင်းတိုင်း ယဉ်တွဲ၏ပြုထားသည်။



ပြန်ပေါ်လည်၊ ဘုရာ လုပ်ကွင် ဒဲ သည် ဘဂဲ ခုမြှိုက် အက္ခဏာပြုစ်သည်။ တော် ထား၊ စာ၊ နှစ်
သော တ ဝင်တွင်ပါဝင်၍ ဒဲ အထောက်ပြုစ်လျှော့မျာ့ အန္တာရာန် သွားအမြဲ့ပြုစ်သည်။ ‘မဇ္ဈား’
ဟုဖော် ‘ဒဲ’ အက္ခဏာသည် အထက်အား ဆောက်အား အကျိုးအင်ယူစ်ခုတင်၍တည်၏။ သို့
နှစ်ဆင့်တည်ဟန်အသွင်ကိုလိုက်၍ ‘မဇ္ဈား’ လိုအပ်ဘဲ မြိုင်ပုဂ္ဂ ဝေးယာရွှေးကာသနကျော်ပြု
သော ရုတ်ယာကျော်အောင်စံထားဆရာတော်ကဲ ပို့ဆိုရေးသား၏။

လျှော့မြှိုက် ကမ်း

၃ အခေါ်အ သား၏ မူလာမျာ့ မြှော့လှို့အက္ခနာ ၏ ပြုစ်သည်။ မြှော့လှို့ မှ ကုသန
သို့ အဆင့်အင်ပြု၍ ပေးလော့ပြုမောင်၊ ဝေးယာရေးသားတွင် ၃၂ နှင့် ပေးယာရေးတွင်
ဖုန်ခရာသာသည်ကို တွေ့ရသည်။ မြှော့လှို့အရေးသား ၏ သည် မူလာကယ်ရှုံးစောင်းဆည်တွင် ချိုင့်ဝှက်နေဖူး တင်နိုင်
လက်ပေးဆိုနေယ်တွင် ချိုင့်နေသာပုံသဏ္ဌာန်ပြုစ်လာသည်။ ဓာတ်ပတ်နေသာထို့မှာ ဓာတ်ပတ်
သို့ချော်၍ အတွင်းသို့ သို့ကျော်ကျော် ရေးအန်မျာ့အသာသီ ပြန်ပေးအက္ခနာ ၏ ပြုစ်ပေါ်လာသည်။ ၁ အက္ခဏာ၏ အဆင့်အင်ပြုလုပ်
လာပုံကို ဆောက်လွှာ အစဉ်အတိုင်း ယဉ်တွဲပြုစ်လာသည်။

၁

၄

၃

၃

၃

၃

၃



မြန်မာဘုရား ၃၃ လုံးတွင် ၁ ယည် ၁၅၇၄မြောက် အကျိုးဖြင့်သည်။ တ၊ ထ၊ ပ၊ ဒ၊ န၊ တူ
သော တ တိုင်ပါဝင်၍ ၁ အသံ၏ ပြစ်ဆွေသမှာ ၁၉၆၂ခုနှစ် သွားစေလိုပ် ပြစ်သည်။ အကျိုး
ပုံသဏ္ဌာန်ကိုလိုက်၍ '၁ အသာက်ချိုင့်' ဟု အောင်တွင်ဘာသ်။ ၁ အသံ၏သာသံမူလုံး
မြှေးနှီးအကျိုး D ပြစ်သည်။ မြာဖိုး D ဖူ ကုသန D ၇၈ ၀၀ ကော်မြှေး
၁၁ ၁၃ သို့ အဆင့်ဆင့် ပြောင်းလဲတာပြီးနောက်၊ ကျောက်စာများတွင် ၃၃ ၁၃
နှင့် ပောများတွင် Q ဟု ရောသာသည်၍ တွေ့ရသည်။ ထမ်းပုံသဏ္ဌာန်နှင့်သော
မြှေးနှီးအရေးအသာသံ D ကို ထက်ပဲလကျို့ ထူးပေါ်စေရန် ထုတွယ်မြှောင်းပြည်၊ အောက်မြေတွင် အတွင်းသို့ ချိုင်းဝင်လာသည်။ ထို့ပုံတစ်
အကျိုး၏ အထက်ပိုင်းသည် ပိုင်း၌ လာရာပုံ မြန်မာအကျိုး ၁ ပြစ်ပေါ် လာသည်။ ၁ အကျိုး၏ အဆင့်ဆင့် ပြောင်းလဲပုံကို အသာ
တွင် အစဉ်အတိုင်း ယဉ်တွေ့၌ပြထားသည်။

D

D

၁၃


၁၁

၀၀

၃၃



မြန်မာဖျည့် ရာရ လှုတွင် န သည် ၂၀ ခုမြောက် အက္ခနာမြို့သည်။ တ၊ ထ၊ ဒ၊ ဓ န ဟု
သော တ တိတွင် ပါဝင်၍ န အသံ၏ ပြစ်စွဲနှုန်းမှာ အန္တာနှင့် သွားဆရုပ်ပြစ်သည်။ အက္ခနာ၏
အားလုံးကိုလိုက်၍၊ န ထော် တ အမည်တွင်သည်။ အကြီး ဟူသော အက္ခနာလည်း ရှိသေးရာ၊
အကြီးအင်ယ်ခြေားလို၍ န ထော် ဟု ပေါ်ပြင်ပြစ်၏။ န အစရုအသာ၏မှုပုံမှာ မြာသို့
အက္ခန တ ပြစ်သည်။ မြာသို့ တ ဗု ကုသန တ ဦး ဦး န တ ဦး ကမာ
တ သို့ အဆင့်ဆင့် ပြောင်းလဲလာပြီးနောက်၊ ကျောက်စာများတွင် န နှင့် ပေါ်
များတွင် န ဟု ရရှိသားသည်ကို တွေ့ရသည်။ မြာသို့အရေးအသား တ တွင် အသက်စက်ရှိ ပျဉ်သည် တဖြည့်ပြည့်၊
အောက်သို့ကွေးလာပြီး လက်ပဲလက်အစာသည် တို့လာသည်။ ရရှိပုန်များသောအား၊ လက်ပဲလက်တွင် ဝမ်းပိုက်သဏ္ဌာန်ပေါ်လာသည်။
ထို့တွင် လက်ပဲအကျင့်အတွင်းသို့ ကျော်၍၊ ဦးခေါင်းလပ်ပေါ်ပြီး၊ အောက် မျဉ်းကို အနုလိုက်သောအား၊ မြန်မာအက္ခန န ပြစ်ပေါ်လာ
သည်။ န အက္ခနာ၏ အဆင့်ဆင့် ပြောင်းလဲပြစ်ပေါ်လာပုံးကို အောက်တွင် အပြည့်အတွင်း ယူ၍တွေ့ပြထားသည်။





မြန်မာဘဏ်။ ၃၃ လုံးတွင် ၂ သည် ၂၁ ဆုပြောက် အက္ခရာဖြစ်သည်။ ပါအစာသာမ
ဟူသော ပ ဝင်တွင် ပါဝင်၌ ပ စာသိန်း ဖြစ်ရနှင့်မှာ အြွှေ့နှုန်း နှုတ်များအပ်ဖြစ်သည်။
အက္ခရာန်းပုံသဏ္ဌာန်ကို လိုက်၌ ပ စောက် ဟု သာမည်တွင်သည်။ ၂ အဇာဂါးဘယား၏
မူလပုံ၊ မြားဟန်၊ မြားအက္ခရာ ပ မြှင့်သည်။ မြား၌ ပ ပ ပ ၄၂၈ ပ ၄၂၉ ပ
ကုသံပ ၂၂ ဆီ အဆင့်ဆင့် ပြောင်းလဲလာပြီ၊ နောက်စာများတွင်
လောများတွင် ၂၂ ရေးသာသည်ကို တွေ့ရသည်။ မြားဟု အရေးဘယား ပ တွင်
ရှည်ပတ်စွာ ထောင်နှင့်သော လက်ပေါက် မျဉ်းကြော်ကို ပြတ်တောက်၌ ၂ အော်ထိပ်ညီညီ
ရေးပန်များသော် မြန်မာအက္ခရာ ၁ ပြောင်းပေါ် လာလေသည်။ ၂ အက္ခရာန်း အဆင့်ဆင့် ပြောင်းပေါ်လာပုံကို အောက်တွင် အစဉ်
အတိုင်း ယူ၍ထဲ၌ ပြထားသည်။

ပ

ပ

ပ

ပ

၂

လူနည်းစု အတောက်သာ စာကြိုးရှိသော စာသိပေသံ ပြော၌
လူသော သသံကြိုက် ဘာသာမြင့် မရေးသားဘဲ ပြကတိ
အများ နားလည့်နည်းပြာကြိုက် (ပြာကရိတ်-ပြကတိ)

ရှိရှိနှင့် ထိုသံ နှုန်းသံ မပါသော ကျေးလက်သုံး ဆင်ခဲ့
သား ဘာသာစကား) ပြုသာ ရေးသားထား၏။ အသား
က ကျောက်စာများကို စကားလုံး ထွားထွားနှင့် ခန့်သား



မြန်မာဗျာ၏ ၃၃ ရုံးတွင် ဖ သည် ၂၂ ခု မြောက် အက္ခရာပြစ်သည်။ ပါ ဒါ စာ ဘ၊ ပ
ဟူသာ ပ ဝိုက်တွင် ပါဝင်၍ ဖ အသုံး ပြစ်ရှုနှာနှာ ပြနှုန်းနှုန်းပြစ်သည်။
အက္ခရာ၏ ပုံသဏ္ဌာန်ကိုလိုက်၍ စီးပွားပုံ ဟု ဆယ်တွင်သည်။ ဖ အရေးသာသာ၏
မူလပှာ မြောက်အက္ခရာ ၁၆ ပြစ်သည်။ မြောက် ၁၄ ရုံးမြောက် ကတ်ပ ၂၂
လောင်ကြုပ်။ ၁၅ သို့ အဆင့်ဆင့် ပြောင်လဲလာပြီးနောက်၊ ကျောက်စအျားတွင်
၁၆ ဆင့် ပောသူ့အတွင် ၁၇ ဟု ဧရာသာအသည်ကို တွေ့ရသည်။ မြောက် အရေး
အသာ ၁၈ ဆင့် လက်ပံပက်တွင် အထက်သို့ ရည်တက်နေသော မျှေားကြောင်းကို
မြန်မာအက္ခရာ ၁၉ ပြစ်ပေါ် လာသည်။ ၂၀ အက္ခရာ၏ အဆင့်ဆင့် ပြစ်ပေါ်လာပုံကို
ပြထားသည်။

۹۸۷۶۵۴۳۲۱

କୁଣ୍ଡଳାଙ୍ଗ ଅର୍ପିବାକିମେ ॥ ଫାନ୍ଦାଗାନ କୋଣ୍ଡଳାଙ୍ଗ
ଖୁବାକିମେ ପିଣ୍ଡ ହାତାକୁ ମୁଣ୍ଡଖାତ୍ତାକିମେ ॥ ପରିଷକ୍ଷିତି କିମ୍ବା
ଯୁଦ୍ଧଲାଗକ ଅର୍ପାଣ ଲୁହ କାଳିନ୍ଦ୍ରମୁକ୍ତିଲାହାନ୍ତି ॥



မြန်မာဘုၢာ။ ရှာလိုအောင် စ သည် ၂၃၄ မြိုက် အကျွော်ဖြစ်သည်။ စ၊ စ၊ စ၊ စ၊ မ
ဖွေသာ ပ ဝင်ဗျာင် ပါဝင်၌ စ အသံခြုံပြုပါ ဒွာနဗုံ၊ အြို့ယူ ရွတ်သော်လည်
ပြုသည်။ အကျွော် ပုံသဏ္ဌာန်ကို လိုက်၌ အထောက်ချိုင့် ဖု အဆုံးဖွဲ့စွဲ။
စ အပေါ်အသာကိုလည်း မြှော်းအကျွော် ပြု၍ ပြုသည်။ မြှော်း ပြု၍ ရှာသူ ပြု
ဘွဲ့ ပြု၍ ကပ်ပ ပြု၍ ခု ချို့ အဆင်ဆင့် ပြုပါလာပြီးနောက် ကျောက်
အကျွော်ဖုံးနှင့် ပေါ့သွားတွင် ပြု၍ ဖု ရောသာသည်၏ တွေ့ရသည်။ မြှော်း
အရေးအသာ ပြု၍ တွင်အထက်၊ အောက်၊ လက်ပဲမက်တို့တွင် ချိုင်းချိုင်းလောကုံး မြှော်း
အကျွော် ပ မြှော်ပေါ်လာသည်။ ပ အကျွော် အဆင်ဆင်ပြုပါ လာပုံကို အောက်တွင် အသုံးတိုင်းယဉ်တို့ မြှော်သည်။



ဤသို့ ဓရာသာပြီး သကာလ သာသနာပြုသာလျှင်
အသောက ပင်းတရား၏ သာသနာ ပြုချို့ဓရာ လုပ်ငန်း
တွင်ကျယ်ပုံ အကြောင်းကြိုးတရား မြှော်ပေါ်လာသောသည်။

အသောက ကျောက်စာမျက်သည် မြှော်းအကျွော်ပြု၍ ဇူး
သာသနာသည်ကို ဟိမေတ္တာင်းခြေမှ မိုက်ဆိုနယ် အထိ
နှင့် အံ့ဩအမောက် ကပ်းခြေမှ အာရုံပုံ ပင်လယ်ကော်းခြေ



မြန်မာရုပ်သည် ၃၂ လုံးတွင် ၁၁ သည် ၂၄ ခုပြောက် အက္ခန်းပြုစ်သည်။ ၁၁ ဒါ ၈၁ ၁၁ မဟေသာ ပဲ ၈၀၇၅၌ ပါဝင်၍ ၁၁ အထိပြုစ်ရာ ၉၁၄၆၂ မြန်မာ၏ နှစ်ယောက်ပြုစ်သည်။ အက္ခန်းပုံသဏ္ဌာန်ကို လိုက်၍ ဘက္ကန်း၊ ၇၂ အဆည်တွင်သည်။ ၁၁ အစရေးအသာက်မှတ်တဲ့ မြာသို့အက္ခန်း၊ မြာသို့ ၂၄ ကုသန၏
၇၂ ၂၄ ၈၁ ၈၁ ၇၂ ၁၁ သို့ အဆင့်အင့် ပြုပောင်းလာပြီးနောက်၊ ကျောက်
စာဖျေားအုပ် ၂၄၄၆ ပော့များတွင် ၁၁၁၂ ဟူရောသာသည်ကို တွေ့ရသည်။ မြာသို့
အစရေးအသာက် ၂၄ ကို လက်ပောက်သို့ ဖို့၍ အပြန်ရောဆန်များသော် မြန်မာ
အက္ခန်း ၁၁ ပြုစ်ပေါ် လာသည်။ ၁၁ အက္ခန်း အဆင့်အင့်ပြုစ်ပေါ်လာပုံကို အောက်တွင် အစဉ်အတိုင်း ယဉ်တွဲ၍ ပြထားသည်။

၂၄ ၂၄ ၈၁ ၈၁ ၇၂ ၇၂ ၁၁

အထိ ထင်ရှုံးစွာ တွေ့ရပါ။ ထိုကျောက်စာများကို ဧရာ
အလွန်ကျသည့် မြာသို့ဖြေားမဟုတ်သည်တိုင်အောင် မောရ
ယံသံ—နှောင်းမြာသို့ အက္ခန်းပြင် ရေးသားထားသည်ဟု
ဆိုရချေမည်။

မြာသို့ပိုင်း အိန္ဒိယကျောက်စာ

(၁) ဂုဏ္ဍလိပ်ဂုဏ္ဍပိုင်း မင်းများ တော်အခါတွင် အိန္ဒိယ
ပြည် မြာသို့ပိုင်း တပိုင်းလုံးတွင် ယင်းကျောက်စာ အငွေ့



ပြန်မာဖျည်း ရုရှိ လုံးတွင် မသည် ၅၂ စုမြောက်အက္ခနာဗြိုင်သည်။ ပါ၊ အ၊ စ၊ ဘ၊ မ၊
ဟုသော ပ ဝင်တွင် ပါဝင်၍ ပ အသံ့ဖြစ်စုံရှုနာများ ပြနှိုင်သို့ အပ်ပြစ်သည်။ ပ
ကို မ ဟန်၍ ပင်အထူက်သည်။ မ အဆောင်သား၏ ပူလပျား ပြာသို့ အက္ခနာဗြိုင်သည်။
ပြာသို့မဲ့ မှ ကု-နာ ခ ရှု အ ပ အ မ အ သ အ န အ မ ပြု အ သ အ န အ မ ပြု အ သ အ န အ မ ပြု
နာက်၊ ကျောက်ဝါယျားတွင် မ နှင့် ပောသျားတွင် မ ဟ ရှု သားသည်ကို စွဲ
ရသည်။ ပြာသို့အရေးအသား မဲ့ ကို ထပ်မံပြည်လေးဝန်ယျား၍ လေးစောင့်၊ ကျောက်
စာတွင် ထွင်းသာအဲ မ ပြု ထို့ပေါ်သော မြန်မာ
အက္ခနာဗြိုင်ပြုပေါ်လာသည်။ မ အက္ခနာဗြိုင် အဆင့်ဆင့် ပြုပေါ်လုပ်ကို အောက်တွင် အစဉ်အတိုင်းယဉ်တွေ၍ ပြထားသည်။

၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆

အသားကို ခရစ် လေးရောဂါန်နှင့် ငါးရောဂါန် အကြားတွင်
အသံ့ပြုသြား၍ ရှုတွေ့လိုပဲ ဟု ခေါ်ဟန် တွေ့သည်။

(၂) ကုနိုလ်လဲပါး—၅၃ အက္ခနာဗြိုင်ရေးသားရန်ထူးခြား
သော အချက်တရုပ်များ သရများ၌ ရေးချုပ် လုံးကြိုးတင်၏

ချောင်းငင်၊ သဝေတိုးပေါ်ချော့ စတော့ အမှတ်
လက္ခဏာတို့သည် အတွင်းအတောက်၊ အကောက်အကျွေးပုံများ
ရှုသြား၍ ကုနိုလ်လဲ ဟု အမည်နာမ ပေးထားခြင်း ပြစ်သည်။
ကုနိုလ် အရေး အသားသည် ရှုတွေ့လိုပါ အက္ခနာဗြိုင်၏



↓ ↓ 山 三 山 三 山 三

(୨) ଫାର୍ମାସି-ଯାଙ୍କ ଅନ୍ତର୍ଭାବରେ ପିଲାଯ ମ୍ବୁଗନ୍ଧିନ୍ଦା
ଏହି ପିଲାଯରେ ଏହି ଟ୍ରେନ୍ ଦେଇଗଲି । ପିଲାଯରେ ପିଲାଯ ତାରେ
ଏହି ପିଲାଯରେ ଏହି ଟ୍ରେନ୍ ଦେଇଗଲି । ଏହି ପିଲାଯରେ ଏହି ଟ୍ରେନ୍



ပြန်မာဖျည့် ဘုရာ ထိန္တ္တော် ၅ သည် ၂၇ ၃ မြို့ချုပ် အကျွော ပြစ်သည်။ ယ၊ ရ၊ လ၊ ၁၀
 ၁၁ ယ၊ ၁၂ ၁၃ ဟူသော ၈ တိုင်းပါဝင်၌ ၅ အသံပြစ်ရှာ့ရှုံးပုံ ပျော်သံ လျှော
 ထိုးဆုတ်ပြစ်သည်။ အကွဲစုန် ပုံသဏ္ဌာန်ကိုလိုက်၍ ၅ ကောက်ပုံ အမည်ထွင်သည်။
 ၅ အငေးအသာဆုံးမှတုပုံ၊ မြှော့သံအကွဲစုန်။ ၂၂ ပြစ်သည်။ မြှော့သံ။ ၂၃ ပုံကား J
 ၂၄ ၂၅ ကော် ၂၆ သိ အဆင့်ဆင့် ပြော၏လဲလာပြီးအနာဂတ်၊ အကျွော အမျှော်တွင်
 ၂၇ ၂၈ ၂၉ ၂၁၂ ပော့သံအကွဲစုန်။ Q ၂၂ ဇန်နဝါရီဘာတွင် ၂၉ ဒေါ်ရထု။ တွေ့ပတ်ရှား
 ထောင်အနေသော မြှော့သံ အငေးအသာ။ ၂၅ ကို အထက်ဖော်၍ လက်ပေါ်၏သို့ မော့သံ၊
 ၂၆ ၂၇ ၂၈ ၂၉ ၂၁၃ အသံကို အတွက်သော် အကွဲစုန်၍ အရှင်ပုံ အရှင်ပုံပြစ်ပေါ်
 လဲပုံကို အောက်ထွင် အဆင့်အတိုင်း ယုံးတွေ့၍ ပြောသံသည်။

| J | I | L | ၂ | ၁ | ၂ | Q |

ကြောင်းမှာ တောင်ပိုင်းအရပ် ရှုံကြော်သံမင်း ပိုင်နယ်ရှိုး၊ အလျှော်တော် ပေးလွှာများကို နာဂတ်ပြင် ရရှိသေားထော်
 သာမန်ဘဝနှင့် ကောလှာပုဂ္ဂဏေနာရီမင်းအုပ်ချုပ်နယ်တွင် သည်ကို ဇွောရသောကြောင်း ပြစ်သည်။ တောင်ပိုင်းအသာ
 အကွဲစုန် ၆၇၅ ၂၁၁ သက သံတိန္တ် (ခရစ်နှစ် ၇၇၄) ၅၇၅ ပျော်သံ အက်လက် ခို့စံသော မင်းများလည်း ယင်း



မြန်မာ ဧည့် ၃၃ လှေးတွင် စ သည် ၂၈ ခုမြောက် အကျိုး ပြစ်သည်၊ ယော ရဲ
လာ၊ ဝ၊ သာ၊ ဟာ၊ ၆၊ ထ ဟူသော အတ်တွင် ပါဝင်၍ စ အသိ၏ ပြစ်ရွှေ့နမာ
ဘန္ဒေသံ၏ သူ့အပ်ပြစ်သည်။ စ အကျိုးကို စ ဟူ၍ပါ အသိထွက်သည်။ စ
အရေးအသာသာ၏ မူလယာ မြောက် အကျိုး ၂၂ ပြစ်သည်။ မြာဟို ၂၂ ဖုက္သန ၂၂
၂၂ ၂၂၊ ကစ် ၁၇ သို့တေသာင်ဆင့် ပြောင်းလဲလာပြီ၊ နောက်စာများတွင်
ပါ ၂၂ ပောများတွင် ၂၂ ဖုရားသားသည်ကို စတွေ့ရသည်။ မြာဟို အရေးအ
သား ၂၂ တဲ့ လက်ဗျာကို တောင်ကတ်နေသော မျှော်သည် တစေစ လက်ပဲကို
ထိပ်နှင့် ညီသောင် တို့လာပြီး ရောက်ပျော်သော် ပြန်မာ အကျိုး စ ပြစ်ပေါ်လာလေသည်။ စ အကျိုး၏ အဆင့်ဆင့်
ပြစ်ပေါ်လာသုံးကို အောက်တွင် အစဉ်အတိုင်း ယဉ်တွဲ၌ ပြထားသည်။

၂၂ ၂၂ ၂၂ ၂၂ ၂၂ ၂၂

အရေး အသားကို ဆက်လက် အသုံးပြုပြီး သက္ကသလ ခရစ်
၁၇ ရာစ်ခုနှင်းနောက် အသင် တဗျားပြင့် ၅၇၁ အကျိုးများကို
ရောက်ပြန်၏။ တောင်ပိုင်းအပ်တွင် ၅၇၁ အရေးအသားကို

နှိုးနာဂရိ ၆၇၀ တွင်လေ၏။ ရွှေး အရေးအသား နာဂရိမှု
ရွှေးကျေသော ဗိုလာ၊ (ဗိုလီ) အရေးအသား ပေါက်ပွား
လေ၏။



မြန်မာဘုရား ၃၃ လုံးတွင် ဝသည် ၂၉ ခုမြိုက်နာရှုရှင်သည်။ ယ၊ ရ၊ ဇ၊ စ၊ သ၊ က၊ ဋ္ဌ၊ အ ဟူဒသာ အဝင်တွင်ပါဝင်၍ ဝအသံ၏ မြှင့်ရွှေ့နှုံး ဒုၢာန် သွားနှင့် နှုံးတွင် အရပ်မြှင့်သည်။ ဝ ကို ဝဟူ၍ပင် ဘာသံထွေဗုံးသည်။ ဝအင်ရေးအသား၏ ပူလယာ မြှော့ဗြို့ကွဲနာ ပုံ မြှင့်သည်။ မြှော့ဗြို့ပုံ ပုံ ကုသန ဘုၢာ ကုသန ပုံ တစ်ဆင့် ပြောင်းလဲလော်ပြီးနောက်၊ ကျောက်စာများတွင် ပုံ နှင့် ပေါ်များတွင် ဝ ဟု ရောသာသည်၌ တွေ့ရသည်။ မြှော့ဗြို့အရေးအသား ပုံ ကို ထိုးဖျက်ပြု၍လျင်ပြီးလျင် ကျောက်စာများတွင် လေးထောင့်ပုံသဏ္ဌာန် တွင်၍ ရရှိရမှုတော် ပေါ်များတွင် ပြော့မာသကွဲနာ ဝ ဟူ၍ သိရှိရှင်းရိုင်းရောသာလောသည်။ ဝ ဘက္ကရာဇ် အဆင့်ဆင့် ပြု၍ပေါ်လာပုံကို နောက်တွင် ထိုးဖျက်ပြု၍လျင်ပြီးလျင် ပြောသည်။



နာဂရိ အရေးအသားမှ တဖို့ ကဲတီ၊ မဟာဇနီးရှင်တော် နှင့် ဂုဏ်ရှင်တွင် အရေးအသားများ ပွားထွက် လာက်။ အကြောင်းအရာရှင် အရေးအသားများအနေကို အရေးအကြောင်းအရာ ဆုံးဖို့ ဟူ၍ ယူ ဖြစ်သည်။

ဆကြသော နာဂရိ(ဝ) အဝနာဂရိသည် ဂျာမန်ကျောက် စာပညာကျော် ဗျာဗျာ အမည်ပေးသော သံခွေပြိုက အကွန်မှ တဆင့် ရေသာ ဂုဏ်အကွန်မှား ဟုဆိုကြ၏။



မြန်မာဘုရား ၃၃ ထဲတွင် သ သည် ၃၀ ခုမြှောက် အက္ခနာ်ပြုသည်။ ယ၊ ဂ၊ လ၊ ၀၊ သ၊ မ၊ ၄၊ အ ဟူသော အဝိုင်တွင် ပါဝင်၍ သ အသံပြုစုနှုနာများ ဖွံ့ဖြိုးနိုင်သူ အသံပြုသည်။ သ ကို သ ဟ ဟန္တ်ပုံ အသံနှုန်း သ အရေအသာ၏ မူလာများ မြန်မာ ပြုသူ ပြုပြုသည်။ မြန်မာ ပုံ ကုသာ မြဲ အဲ မြဲ ကုသာ အဆင့်ဆင့် ပြုပြုလောကြီးမြှောက်၊ ကျောက်စာများတွင် မြဲ နှင့် ပေါ်များတွင် ၁၁ ဖ ရောာသောသည်၏နှင့်တွေ့ရသည်။ မြန်မာရောာသောသား မြဲ တွင် ဓာတ်မတ်နှင့် ဓာတ်မြှောက်မြှောက်နှင့် ထိုးထိုးမြှောက်နှင့်တို့တာ၍ ရရှိမှုပျော်သောသား၊ လက်ပဲ ပေါ်သွေ့ ကုလ်ထွေဗုံးမှုပျော်သော အကျောာ်လျှော် အလျှော့လိုက် တပြည့်ပြည်း ပြောင့်တုန်းပြီးမြှောက်၊ လက်ပဲပေါ်တွင် ထောင်မှတ် နှင့်သာများတွင် လက်ပဲပေါ်တွင် ထိုးထိုးမြှောက်နှင့်တို့တာ၍ အတွင်းသွေ့ ပေါ်များတွော် သ ပြုပေါ်လာသည်။ သ အက္ခနာ် အဆင့်ဆင့် ပြုပေါ်လာပုံကို အအောက်တွင် အကြောင်းပါး ဖြေဆုံးပေးသည်။

၂၆

၂၇

၂၈

၂၉

၃၀

နာဂရို၏ မူရှင်စောပို့ပါယ်ကို တပ်အပ်သောချာစွာ မဖော်နိုင် ထားသော နာဂရို (၅) နာဂတ္တိ၏ အရေအသား ဟ ကြသေးသော်လည်း အခြား ကျောက်စာ ပညာအကျော်များ ယူဆကြ၏။ ဒေါက်တာ အယ်၊ ဒီ၊ ဗားနှုန်းကုမ္ပဏီ နာဂလိုပါ က လလိုထ ပိတ္တာရ ဒေါက်တွင် ဧည့်စွာ ရောာသား နှင့် အဝနာဂရို မည်သိမျှ အသကိုအသု၍ မျိုးဟု ယူဆ၏။



ပြန်ပေါ်သည်။ ဂုဏ်ဆွင် ဟ သည် ဂုဏ်ဆွင်မာရွာပြစ်သည်။ ယ၊ ဂ၊ လ၊ ဝ၊
သ၊ ထ၊ န၊ ဟ ဟူသော အဝ်တွင် ပါဝင်၍ ဟ အသံပြစ်စွဲရှာမှု့၊ ကဏ္ဍာဒ်
လည်ချောင်းမောပို့ပြစ်သည်။ ဟ ကို ယောက်ပင် အသံထွက်သည်။ ဟ အဓရအသာဆုံး
မှု့မှု့၊ ပြာသို့အကွဲပွဲ ပြစ်သည်။ ပြာသို့ ပုံ၊ ကုသန ဂီ ဘဇ္ဇာ ကားမာ
ပါပါ သို့ အဆင့်ဆင့် ပြောတ်လဲလာပြီးနောက်၊ ကျောက်စာဖျားတွင် ပြ နှင့်
အသံဖျားတွင် ပုံ၊ ယ ရောသာသည်ဟို တွေ့ရသည်။ ပြာသို့အရေးအသား ပုံ တွင်
လက်ဝါယာတို့မှုပို့မှုပို့ လက်ဝါယာတို့မှုပို့ လိုသွားပို့မှုပို့ သို့၊ လက်ဝါယာတို့မှု
ကို အောက်သို့ ပြောသုတေသနရှာသွေ့၍ အထွင်သောက်သို့ သို့မဟုတ်မဟုတ်ဘူး၊ ပြုပို့အကွဲပွဲ ဟ ပြစ်ပေါ်လာသည်။ ဟ
အကွဲပွဲ အဆင့်ဆင့် ပြစ်ပေါ်လာပုံဟို အောက်တွင် အစဉ်အတိုင်းပေါ်၍ ပြစ်သည်။

ပ ု ံ ပ ု ံ ပ ု ံ ပ ု ံ ပ ု ံ ပ ု ံ ပ ု ံ ပ ု ံ

အခါး အရပ်ပေါ်မှာ နာရု အပေါ်အသား၊ (မြို့သုတေ)၊

(၅) နာဂရပေါ် ဂုဏ်ပုံကြားတို့၏ အရေးအသား ဟု

ယူဆ၏။ ယခုခေတ်တောင်လည်း နာရုရိုစာကို 'နတ်စာ'၊ 'ပုံစွဲ'၊

'ဝါ' (၅) နှင့်သုတေသန့်စာ ဟု ဆိုလိုကြသော်။ သော်

ထိုက်ကျမ်းများကို များအသာအားပြု၍ ရှေ့အထက်ကျ၍

ကာရိုက စွဲ အဝန်ဆုံး အကွဲပွဲပြင်သာ ရေးကြ၏။

(၆) သူ့ရုံးကြောရေးအသားကို ဆိုနိုယ် အနောက်

ပြောက်ပိုင်းရှိကသွားရန်ပုံနှင့်နှုန်းကြော်တွင်အသုံးပြု၏ အစဉ်



ပြန်မာသည်။ ကုလ္ပုတွင် ၆ သည် ၃၂ ခုမြောက်အကွန်ပြစ်သည်။ ယ၊ ရ၊ ဇ၊ ဝ၊
သ၊ ဟ၊ ၄၊ ၈ ဟူသော အဝ်ဂုံးပါဝင်၍ ၆ အသံပြစ်ရှေ့ရှားမှု မျှော့နှင့်သွား
ထိုးအရပ်ပြစ်သည်။ အကွန်အဆွဲမှုနိဂုံး၍ ပြေားမှု သယည်ထွင်သည်။ ၈ ဟု
သော အကွန်လည်းရှိသေးရာ အကြီးအင်ယူခြားလို၍ ပြေားမှု ခေါ်ထွင်ခြင်း ပြု
၏။ က၊ သ၊ အ၊ ၆ ဟူသော ပြေားမှုပြေားတွင် ပါဝင်သည်။ ၆ အရေးအသာကို မူလ
မှု၊ ကုသံနာကွာ့၊ ပြေားမှုပြေားမှုနောက်၊ ကျောက်စာများတွင် ၅ နှင့် ပေစာများတွင်
၆ ဟု ရေးသာသည်၍ ထွေရသည်။ ကုလ္ပု ၂ မှ တဆင့်ပြေားမှုလာများ၊ ကပ်စဲ ၅ တွင် ထိုးမှု အတွက်တက်
နေသော မျဉ်ချို့ပြုတို့ ရေးသည်တွင် ပြန်မာအကွန် ၆ ပြစ်ပေါ်လာသလသည်။ ၆ အကွန် အဆင့်အင့် ပြစ်ပေါ်လာသုံး၍
အောက်တွင် အစဉ်အတိုင်း ယဉ်တွဲပြထားသည်။

၂ ၃ ၄ ၅ ၆ ၇ ၈

ရှစ်နာရိန်တွင် ပေရှုပူမှုမင်း လက်ထက်တွင် ၅၅ ကျောက်
စာများကို အသုံးပြုကြသည့် အပြင် ထိုးအချိန်အခါတွင်
ကုနိုလ် ကျောက်စာလည်း၊ ပန်ဂျာ့ နယ်တွင် ခေါ်စား

လျက်ပင် ရှိသေး၏။ ထို့နောက်တော် ၅၅ ကုနိုလ်မှ သျော်ခါကို
ဆက်လက် ထိုးပွား၊ ရေးသားကြော်။ ယခု တွေ့ရသမျှမှာ
ရေးအကျော်း သျော်ခါ အရေးအသာများကို စမှာကောဓာတ်



ယျော်ပြု၏ ပြထားသည်။

ଅ । ଅ । ଅ । ୩ । ୩ । ୩ । ୩

မင်းပိုင်နယ် သရဟန် အရပ်တွင် ကျောက်စာ ကြေးပေါ်ပွဲ
အစ ရှုံးသည်ထိုတွင် ရေးသားထားကြောင်း တွေ့ဖြင့်ရှု၏
၅၇၁ အရေးအသားကို ခရစ် ၁၀ ရက္ခန်းတွင် ပေါ်ပေါက်
ဟန် တူသည် ဟု ယူဆ၏။ ၅၇၁ အရေးအသားပုံ ရှေ့ကဗျာ

မြန်မာဘျား ၃၃ လုံတွင် ၂၁ သည် ၃၃ ခုမြှောက် နှာက်ခုံးအကွဲရာ ပြစ်သည်။
ယ၊ ဂ၊ လ၊ ဝ၊ သ၊ ဟ၊ န၊ အ သူတော့ အဝိုင်းပါဝင်၍ အ အသဲ၏ ပြစ်နှော့န
မှာ ကဏ္ဍာန် လည်ချော်ဆောပြု၍ပြစ်သည်။ ၂၁ ကို ၁၁ ဟူ၍ပင် အသံကွက်သည်။
အ အဓိဒေသသာမီနှုန်းမှာ မြှာဟိုအကွဲရာ အ မြှာဟိုအကွဲရာ ၂၁ မြှာဟို အ မြှာဟို
၂၁ မြှာဟို ၂၁ သို့ အဆင့်ဆင့် ပြောင်းလဲလာပြီးနောက်၊ ကျောက်စာများတွင်
အ ၅၇၁ လောက်သွင် ၃၃ ဟု ရှေ့သားသည်ကို တွေ့ရသည်။ မြှာဟိုအကွဲရာ အ မြှာဟိုအကွဲရာ
၂၁ မြှာဟိုအကွဲရာ ၁၁ သို့ အဆင့်ဆင့် ပြောင်းလဲလာပုံကို အောက်တွင် အစဉ်အတိုင်း

ပို့နိုင်နယ် ရွှေ့သားသားများ ပွားလွှာက် လာ၏၏။
ထိုပြင် ပန်ဂျာမြို့၏ ဂရုမှုခိုအကွဲရာလည်း ယင်းသွေ့ရခါမှ
ပေါ်ထွက်လာရသော အကြောင်းရင်း ခံချေ၏။

(၅) ဗုဒ္ဓလာ (အုံလီ)-၅၇၁ အရေးအသားသည် ရှေ့

နှစ်ရုံအကွဲမှုမ ဆစ် ၁၁ နာရီနေ့နံတွင် ပျေားထွေက်ကာ၏။ မဒါလ ထမ္မ (ကျောက်တိုင်) ကို တွေ့ဖော် ရရှိသော အခါ နှာနာယက်ပါလ မင်း လက်ထက်ထွေ့ ဆစ် ၁၁ နာရီနံတွင် ဗိုလ်လာအကွဲမှုပြင် ရေးသားထားသည်ကို တွေ့ရ၏။ ယင်း မင်းလာ (မြန်မာဂေါ်မင်းလာ) အကွဲမှုမ ဆစ် ၁၁ နာရီနံတွင် နေပါယေဘူးမှ ပျေားထွေက်လာ၏။ ထိုအတွေ့ ယခုအထူး သုံး ဗိုလ်လာပါ။ မဲထိုလောင်း ဥုံးယ အရေးအသားများထဲများ ထွေက်လာပြု၏။

တောင်ပိုင်းအိန္ဒိယ ကျောက်စာများ

(က) တောင်ပိုင်း ကျောက်စာများသည် ရှေ့ပြာဟို အငော် အသာမှု ပုံအထွေ့ အဆင့်ဆင့် ပေါ်ထွန်းလာပြီးသကာလ ခြောက်နှင့် အန္တရံသိမ်းများ လက်ထက်ထဲး အကွဲမှုများ ဖြစ်ပားကြပ်၏။ ထိုနောက် များမကြာမဲ့ ခက္ခာကြော်ပြင် မြင့်ရှု နာဆိုကာ ကာရုလို အစရုံသော ရာများအတွင်း၌ ရေးသား ကုန်သော ကျောက်စာများ ပြစ်ကြပ်၏။ ယင်း ကျောက်စာများသည် အောက်ပါအတိုင်း ပြု၏။

(ခ) ပလိုမ်း(အန္တရံသိမ်း ကျောက်စာ) - ၅၂ အငော် အသားကို အားပြုသော ကာခိုအာဝါ့သူ ဂုဏ်ထူးရေးတို့၏ နာဆို

ကာ ခိုင်ဒေသဗျား၏ ဆတာရာ ခိုင်များ၊ လိုပ်ဖော်ပိုင်စာ တွေးမပ်ပိုင်နယ်ရှိ အချို့ဒေသဗျားများ၊ ကုန်ကုန်နှင့် အချို့အချို့သော မိုက်ဆိုနယ်များတွင် ဆစ် ၈၀၈နှင့် အော်များ ကိုနှစ်နှစ်အတွက် တွေ့ရှုရ၏။ ဆစ် ၈၀၈နှင့် အော်များ အပုံသာနာနှင့် အိန္ဒိယအလယ်ပိုင်၌ အချို့အချို့သော ဒေသများတွင် ယင်းအရေးအသားများကိုတွေ့ရသေး၏။ ထိုနောက် ပြောက်ပိုင်း အငော် အသားများ၏ လောင်းခိုက်ကို လည်း အတော်အတန် ပိုးလေ၏။ အိန္ဒိယပိုင်း အငောက်ပိုင်းအသာများ၌ ပိုမို အထုံးပြုသည်ကို အကြောင်း ပြု၍ ပျော်မှုအကွဲမှု ဖြစ်သည်ဟန် တွေ့ရ၏။

(j) မလိုမတိုင်း (မချုပြေဒေသဗျား) - ၅၃ အငော်အသားကို အိန္ဒိယအလယ်ပိုင်းပြည့်နယ်များ၊ ဟိုက်ဒရာပုံးအိုင်းပြုသော ပိုင်းနှင့် မျိုးအလေသုတေသနရှိ အချို့ဒေသများတွင် ဆစ် ၈၀၈နှင့် မြှင့်ရှုစာစွမ်း အောက်ပိုင်းတို့အောင် တွေ့ကြရ၏။ ၅၃ အငော် အသားများ၏ အကွဲမှုတဲ့ ထိုပိုင်းတွင် သော်များပဲ သော်မှာ ရှိလေရာ များသောအားပြင် လေထောင်းသော် ပျော်ပုံ့မှာ ဟာလာတင်းလင်း ပြစ်၍ အချို့အကွဲမှုများ၌ ရှိခိုးရှိခိုး မင်္ဂလာည်း၌ ကုန်ပိတ်ပြစ်နယ်ရှိ တွေ့ရ၏။ အကွဲမှုတို့၏ ပုံသဏ္ဌာန်မှာ အနားထောင်းစွဲနယ်များသည်

များသောအားဖြင့် ညီမှုပျက် ရိုနေရကား စောင်လိုက် ဖြစ်ပေ၊ ပြားလိုက် ဖြစ်စေ ထွင်းရ ရေးရလွယ်၏။ အက္ခနာ ဆင့် (စာလုံး)မေရမှုကြေား။ ဤအရေးအသားသည် တရာ့ တရာ့ ပုဂ္ဂိုလ်နယ် တောင်ပိုး ဆိုကျကျ အစိပ်ချား၊ မိုက်ဆို နယ်အပြင် အိန္ဒိယနှင့် အလုပ်စတေးကျာသော အရွှေပိုင်းတိုင်း နှင့်ယူသောထိ ပြန်ပွားစေနဲ့ တွေ့။ ဤအရေးအသားကို အထွေအားဖြင့် ကြေးပြားများတွင် ရေးသား ထား၍ ကျောက်ထော် အက္ခနာ တင်သည်က နည်ပါးလေသည်။

(၃) တေလုံးကနှင့်—ယင်းအရေးအသားသည် ပုဂ္ဂိုလ်နယ် တောင်ပိုးအသေများဖြစ်သော အကိုယ်ကြားပြင်မြင်ရှိခိုက် ဘာရတာ၊ အကိုယ်မီးစုံတွေ့အသွေး ဟုခေါ်သော သော လသုပါ၊ ပို့သုပါ၊ ဖော် ဝါမ၊ ခါရဝါဘွှင့် ကာရဝါ၊ ခိုင် များ၊ ဟိုက်အန္တာအိုင်းများ စို့ပိုင်သော တောင်ပိုး၊ အသ များ၊ မိုက်ဆိုယ်၊ မကြာသ (မဇရပါ) နယ် အရွှေမြောက် ပိုင်းရှိ စိုက်နှစ်၊ ကာခါဝရီ၊ ကရိသွားကရန်လ၊ ပီလာရီ၊ အန္တာပုံ၊ ကျွေးမှုနှင့် နှေ့ပြီးရ ခရိုင်များတွင် တွေ့ရ၏။

ဤအရေးအသားကို ခရစ် ပါးစုနှစ်မှ တဆုံးလေးရှာစွာ တိုင်အောင် ပုံသဏ္ဌာန်တစ်တစ် ပြောင်းချွှေပြီးသကာလ ယခု ခေါ်သုံး တေလုံးကနှင့် အရေးအသားများအပြုံ ပြောင်း

လဲလာရခေါ်သည်။ သို့ပြစ်သောကြောင့် ဤ အမျှသသုံး ကို တေလုံးကနှင့် ဟု အမည် ပေးသားကြသည်။ ယင်း တေလုံးကနှင့် ခေါ် ရွေးအရေးအသားများကို အသေး စိတ် ချွေထုတ်သော် အပ်ချုပ်ပို့မီးများသော မင်းများကို အဆုပ် ခေါ်သော ပရွာဝါ ကော်မာရီ၊ အနောက်ပိုး၊ စာလုံး၊ အရွှေပိုး၊ စာလုံးကျိုး၊ စာနှုန်းကျိုး ကို ပေါ်ပေါ် ပေါ်ပေါ် ပေါ်ပေါ် အသုံးများ အစရှိသည်။

မြန်မာ နိုင်ငံတွင် ပူးစာကို လေလာ ဆည်းပါးလိုသာတိုင်း ပင် ယင်း အရေးအသားများကို အထောင်ကြားရန် လုံအပ် လွှာသည်။ အဘယ်လကြာင့် ဆုံးသော ကျောက်စာ ပညာ ကျော်များ၏ ယူဆချက်အတိုင်း ဆိုလျှင် သိရှိ အော်ရှုံး ဟောင်း (မော်တာနှင့် ပြည်မြို့အကြားရှိ ဖြူးဟောင်းနေရာ) ၏ ခရစ် ဘဂ္ဂါး ခုနှစ်တွင် တူးဖော် ရရှိသော မောင်းကန်ရွှေ ပေါ်စွာပျော်၊ ခရစ် ဘဂ္ဂါး၊ ၂၀၁၅ ခုနှစ်တွင် တူးဖော် ရရှိသော ခင်ဘရွှေပေါ်အချင်း ၂၀၁၆ ခရစ် ဘဂ္ဂါး၊ ၂၀၁၇ ခုနှစ်တွင် ပုံမှန် မြင်းကပါတွင် တွေ့ရှိထွားယူရသော မြေဇာတီ ကျောက်စာ ရေးမျိုးအနောက် တော်မြို့ကို ပူးစာ ဟု ယူဆကြသည့် အပြင် ကော်မာရီအရေးအသားများ အတွက် ဟု ယောက်ချိန်အတိ ဆုံးဖြတ်ထားကြသည်။ မြန်မာအကွဲဖုန်းဟောင်း (ကျောက်

(၁၃) နှင့် ယင်းတေသုဂ္ဂမာန် ဒါနီအကွန်ဖောင်းများ ပည်ကဲ
ထို ဆက်သွယ်ဟန်တွင်ကြောင်း ယူဆပုံကိုလည်း အကျယ်
ရေးသား ပေါ်ပြုမည်ပြုစေသည်။ တေသုဂ္ဂမာန် ဒါနီ ကျောက်
စာ၊ ရွှေ ပေချုပ်၊ ကြေား ပေချုပ်၊ ရွှေ၊ ပေစာ၊ အစွမ်းသည်တို့
ကို အကျယ်ဆည်ပူးလိုက ထို့ကြောင်းမာန်စာများ၊ ကွဲ
နှုန်းကျောက်စာနှင့် အိန္ဒိယရွှေ၊ ပြုစာကြော်ပွဲတို့ စာများကို
လေ့လာ ဖတ်သားရန် အထွန်အရေးပြီးလေသည်။

(၄) ပြိုလိုပါ— ဤအရေးအသာက် မအရပ်နယ် ပြုက်
ပိုင်းဆုံး တော်ပိုင်း၊ အရကုန်၊ သလော်ပြိုဝိနှုန်းသလော်၊ မှု
နားနှင့် ထိုးနှင့် အရိုင်များတွင် တွေ့ရသည်။ ထို့ကြောင်း
ပုံင်းခါ အကျော်ဆည်း ကိုပူးပြုတော်ကို စွဲပိုင်သော ဟူးဝါ
မ်းများသည် ပြိုအကွန်ရှု အများအမြဲးအ အသုံးပြုကြ
ပါ။ စုစုပေါင်း ရှုရှုပါ။ ၁၅ ရှုရှုပါ။ အကျော်ဆည်းအပြုသည် အဆင့်ဆင့်ပြုသွင်းလေ့လာ၍
အသာက်အထွန်အပြုသည် အဆင့်ဆင့်ပြုသွင်းလေ့လာ၍ လာရာ
ယရှု အရေးအသား အကြော်အထွန်သို့ စောက်ချေသည်။ ယရှု
လက်နှုန်းလာယာလမ်းနှင့် တူဗျာ အဆော်အသားထို့သည် ပြို
ထို့ပါ ပေါက်ပွားလာကြပါ။ မအရပ်နယ်ရှိ ထားမြှင့် အရေး
အသာက် အကွန် မှုလင်သွင်း သသပြိုက်ဘာသာသာန်၏ အတွင်း
ပူးလုံးဝ ပြည့်နက်လျက် လေ့လာသွင့် ရှုည်လျားလျား တွေ့
ရသည်။ များသောအားပြု အကွန်များ၏ ထောင့်များ
သည် ညီညာတ်ပါ။ သို့ရာတွင် နောက်အခါ ပြုပေလျားများ

သသပြိုက်ဘာသာသာန်ရှိ ပြုပေးသားစာတွင် ပြုပြန်
အရေးအသားပြင် ကျော်ပြုလေ ရှိကြသည်။ သသပြိုက် ပြန်
ထို့ (၅) သသပြိုက် ကျော်ကို အရေးအသားဟု အမည်ရ
သည်။ သသပြိုက်ပြန်ကိုအတိုခိုး၍ ပြန်ဟု အသုံးဆုတ်ပြီး
ခေါ်ကြလသည်။ ပြန်၏ အဓိပ္ပာယ်သည် ပါ့မြို့လို ကြပ် (ကျော်
ကို)ပင်ဖြစ်သည်။ ကျော်ကိုရေးရန်စာဟုဆုတ်လိုရင်းဖြစ်သည်။

(၅) ကလို့ လို့ — ဤအရေးအသားကို မအရပ်နယ်ရှိ
ပါ။ ကာကွာလနှင့် ငံဌာပ်နယ် နှစ်နယ်ကြားအရပ်ရှိ ကို ပါဝါသီ
ပင်များလက်ထက်တော်တွင် အလျှောပေးလွှာများ ရေးသား
ရှုပြု ဆရာတ်နှင့် ရာစွဲနှင့်မှ ၁၁ ရာစွဲနှင့်ပိုင် အနည်းငယ်
ကျော်လျှော်ရှိ။ ရေးသားကြသည်ကို တွေ့ရပါ။ ဤအရေး
အသာက် ကို ပါဝါသီမင်းသက် အော်ပြုဝှက် မင်းက ဂါးကော်
သံဝတ် နှစ် ကု ခုံ၌ ရွှေးအကျော်း အလျှောပေးလွှာတွင် ရေး
သားထားသည်ကို တွေ့ရပါ။ ဤအရေးအသားတွင် မင်းပြု
အသံပြုအရေးအသားနှင့် ရွှေးပြုမှုနှင့်သည်ကို တွေ့ရသည်။
အကွန်များကို ဦးမောင်းတွင် သော်ဘာသာရှားန်၏ အတွင်း
ပူးလုံးဝ ပြည့်နက်လျက် လေ့လာသွင့် ရှုည်လျားလျား တွေ့
ရသည်။ များသောအားပြု အကွန်များ၏ ထောင့်များ
သည် ညီညာတ်ပါ။ သို့ရာတွင် နောက်အခါ ပြုပေလျားများ

ဧရာ့ကြော်တွင် အကျော်များ၏ ထောင်များကို ပိုင်ခိုင်းလေး
ပြီးလျင် ယင်းအကျော်များထဲ၌ နာဂရိ၊ တေလူ့ကန့်၊ ပြီး
လီးများနှင့် စောပြီး၍ ရေါက်၏။

တေလူ့ကန့် အရေးအသား ဟုဆိုအပ်သော ပျော်၊
ကုသံယွင်းစာလုကျေလီးများကို လေ့လာ ဆည်းပွဲသော အသုံး
သုံးများအတွက် ကလို့ လီးကို တနာ့ရိအတွင်းမှုပ် ဖတ်
နိုင်ပေါ်။ အဘယ်ကြောင့် ဆိုသော ခရစ် ငါးရွာစွန်းမှ
ခုံနှစ် ရှာရန်အတွင်း ရေးသားပော် တေလူ့ကန့်၊ အရေးအသားများသည်
ကလို့အရေးအသားများသည် ကလို့အရေးအသားနှင့် အလှန်
ပင် တုသည်ကို တွေ့ရသောကြောင့် ဖြစ်ပေသည်။ ဤစာ
ရေးသူ၏ ယဉ်ဆောင်အတိုင်းဆုံးလျင် ရွှေးရေး ပြု၍ မှန်ပြုမှာ
ကျောက်စာများတွင် ကလို့အကျော်များပ် အနည်းငယ်
ရောနေသည် ဟုထင်ရှာပေသည်။

(၆) တာမံ့ငွေ လီး – ယင်း အရေးအသားသည် မဒဏ်
နည်းရွေးဟေား၏ ပြီး အရေးအသားများ အတောက်သည်
အသုံး ပြစ်သော အနောက်အကိုင် ပင်လုပ်ကုပ်၏ပြုရှိ
မလာ့မာရန်ထွင် တာမံ့ငွေ ဘာသာစကား အတွက် အထေး
ပြုသော အရေးအသား ဟု ယဉ်ကြေသည်။ ယင်းအရေး

အသားသည် ဆရာတ်၏ စဉ် ပါးလာသည် ဟု
ပုံစံသော်။ ဤအရေးအသားသည် များသောအား
ပိုင် ပြုလိပ်၏ အကျော်များနှင့် ရောထွေးလျက် ရှိ၏။ သို့
ရာတွင် က နှင့် ရဝောက် အကျိုးသာ အချို့အကျော်များ
သည် ပြောက်ပိုင်း ပြုသွို့ အရေးအသားများ မပြောပမ်း
ရှိချေ၏။ ဤအရေးအသား၏ ပုံစံအား တြော်ပြုသော် တြော်ပြုသော
ပြောင်းလာ့ပြီးလျင် ယခုမောတ် ရေးသားသော တာမံ့ငွေ လီး
အထွင်သို့ ပြုပေါ်လာချေသည်ဟု ယဉ်သည် အလျောက်
တာမံ့ငွေဟု အသုံးပါသော်။

ဝင်္ဂ မြှေ့နှေ့လီး ဤအရေးအသားသည် တာမံ့ငွေ လီး၏
တစိတ်တော် ပြုသည့်အပြင် အသေး ရေးသားသော
(လက်ဝေးသား) တာမံ့ငွေ ဟုပ်ပါ လီ့နိုင်ဆျေသည်။ ဤ
အရေး အသားကို မဆုပ်နှင် ထောက်ဖောက်ဖောက် ပင်လုပ်
ကုပ်၏ပြုရှိ တောင်ပိုင်ခွဲနှင့် အသုံးတွင် စုစုပေါင်း ရွှေးရေး
ရှာရန်မှ ငါ ရှာရန် တိုင်အောင် စာပေများနှင့် အလျော်လေ
လွှာများ၏ ရေးသားထားကြောင့် တွေ့ရ၏။ သို့ရာတွင်
ငါ ရှာရန် နောက် များကြော်ပိုင် ဤအရေးအသား
သည် တိုင်ကော်၍ သွားလေ၏။

အိန္ဒိယ ကျောက်စာပေါင်းကြီးယျားနှင့်
ပျု။ မြန်မာကျောက်စာယျား ထက်သွယ်ပဲ

ဤကဲ့သို့ အိန္ဒိယ ကျောက်စာပေါင်းကြီးယျားတွင် အပါ
အဝါ ပြစ်သော ပြောက်ပိုင်၊ ကျောက်စာယျားနှင့် တော်
ပိုင်၊ ကျောက်စာယျား၏ အကြောင်းအရာကို သိသင့် သိ
တိက်သေတွက် ဖော်ပြတိမဲ့ ပျု။ မှန်·မြန်မာ အကွန်
ယျား၏ ဘို့ဘာ့သမီး ၁၃၁မြှင့်သဖွယ်ဖြစ်သော အရေးအသား
များကို မြှုပ်ယူသည့်နှင့် တူပေါ် အပြင် ပျု·မှန်·မြန်မာ
အကွန်ထူးထွန်းကို စိစစ်ဆေးနိုင် အလွန် ချဉ်းပေလို့မည်။
ထိုအပြင် ကျောက်စာပညာကျော်ယျားကောလည်း ဗုဒ္ဓအယုဝါဒ
စာပေကို အိန္ဒိယတော်ပိုင်၊ အရေးအသားများဖြင့် တွေ့ရှိ
ကြောင်း ခိုင်ခံသော အထောက် အထားများကို ပြုကြ၏။
ထိုပညာကျော်ကြီးယျား ယူဆသည့် အတိုင်း ဗုဒ္ဓအယုဝါဒ
စာပေသည် မှားရာ၊ တန်ခိုင်ရွင်၊ ကုဋ္ဌပုဂ္ဂမြို့ကြီးယျားမှ စုံ
မြန်မာ နိုင်ငံသို့ သီဟိုင်ကျော်နှင့် ပသက်သွယ်ပါကောင် နောက်
လာခဲ့သည်ဟု ဤ၏စာရေးဘက် ယူဆသည့်အပြင် အထက်
တွင် ပေါ်ပြခဲ့သည့် အတိုင်း ကိုကွယ်သည့် အယုဝါဒ၏
နောက်သို့ အကွန် အရေးအသားနှင့်တော့ ရည်မှုနှင့် ယဉ်

ကျော်မှုသည်လည်း ထက်ချုပ်များ လိုက်ပဲ ပြစ်သည် ဟု
ဆင်ခြင်ပါပေသည်။

ကော်ပိုင် တူသည်ဟု ယူဆထားသော ပျုအကွန်များ
ကိုလည်း သိရှိခေတ္တရာမှ တူဖော်ရရှိသော ရွှေပေချုပ်များ
အပ်ချုပ်များကို ထင်ရှားစွာ သက်သေခံသည်။ ဒေါက်တာ
ရွှေရွှေရှိ ရိုင်၊ ရေးသားအပ်သော “မြန်မာပြည် တောဂါဒ
ရွှေအယုဝါဒ” အကြောင်း စာမျက်နှာ ၃၀ တွင် ထောဂါဒ မှုအယုဝါဒကို
ပါ့၍ အထူးဆုံး ပါ့၍ အထူးဆုံး ပါ့၍ အထူးဆုံး ပါ့၍ အထူးဆုံး
နှစ် အထူးဆုံး သိရှိခေတ္တရာမြို့ပောင်းတွင် ပြောက်ပြားစွာ ရေး
သားသားကြောင်း အထောက်အထား နိုင်လုံးစွာ ဖော်ပြ
ထား၏။ ပါ့၍ အတ်များနှင့် အရှိုးဆိုး ကျောက်စာယျားကို
ပျုအကွန် (တေလုံးကန်နှင့် အကွန်အယုဝါဒ)ဖြင့် ရေး
သားသား၏။

ဒေသဆိုင်ရာ မြှေသို့အကွန်များယျား

ပျု·မှန်·မြန်မာ အကွန်များသည် ဒေသဆိုင်ရာ မြှေသို့
အကွန် ပျု့များဟု ကျောက်စာပညာကျော်တို့ ယူဆသည့်
အလျောက်မည်သို့မည်ပဲ။ ထို့ပေါ်လာသန်တွေသည်ကို အကွ
န် အတလုံးဆို အကျယ်ဖော်ပြရန် တာဝန်စိုးပေသည်။ ဒစ် ၁၂

နာရွှေမြင်ခိုက်တွင် ရရှိသောအထောင် ပုံမှန် ပြစ်စီး ပျော်
ကျောက်စာသည် သိရှိခေါ်တွေ့နဲ့ မြှုပ်ယောက်များ တွေ့ဖော်လိုက်
သော ရှေ့ပျော် (ကုသံ) အကုန်များနှင့် အနည်းငယ်
ပုံသဏ္ဌာန် ပြုပြင် ပြောင်းလဲလာသည်မှာ သော်လည်း သိသော
တွေ့ရှာသောသည်။

ဂုဏ်ပို့၊ ကလို့ လိုပိုင်း ပြန်လို့ အရေးအသာဆုံး၊
အနည်းငယ် နောပြုပေါ်သောနဲ့ တွေ့ကြောင်းကိုလည်း
တွေ့ရသည်။ ပုံရှိတဲ့ ဒါ ဒါသူနှင့်ကာာ ဟိုနဲ့ ဒုက္ခရာ၏
အိုးယနိုင်း ရွှေ့အကျော်အသာကျော်တွင် ရောသာသွားချက်ပျော်
ပျော် အမှတ် ဂု နှင့် ဂု ၃၅ ယခုအထောင် အကုန်များသည်
ရှေ့၊ အကုန်များမှာ အဆင့်ဆင့် ပေါ်ထွက်လေသုတေသနလည်း
အကြခြားထား၍ ရောသာရသည်။

ပြုသူ့အကုန်များပြုခေါ်သော ပျော် (ကုသံ) အရေးအသာဆုံး၊
ပျော်သည် ပြု့မှုသိုင်းတို့ မည်သည် မျှော် သွေ့နှင့်တွင်
နောက်ကြောင်းကို အတိအကျ ပြောသိရန် ပဲယံ့လျော်။
ထိုအတွေ့ ပြုသူ့အကုန်များမှာ ပြုခေါ်သော မွန် - ပြု့မှု
အကုန်တွေ့ကို မည်သည် ခုနှစ်က စနှစ် ရောသာသည်ကို
တို့အပ်ခဲ့သော့စွာ မည်သူမျှ မပြုသိရော်။

မဟာသုတေသနရှိနှင့် လူ့အယ်ဝါဒသည် စေစီ ငါးနာရွှေမြင်

မှုပိုင်း ပြု့မှုသိုင်းတို့ နောက်ဟန် တွေ့သည်။ ရွှေ့ပေါ်ပျော်
ပျော်သိုင်း ကျောက်စာ အထောက်အထားများ အရ ဆိုလျှင်
ဟနာသုတေသနရှိနှင့် လူ့အယ်ဝါဒသည် စေစီ ငါးနာရွှေမြင်ခိုက်တွင်
စတင် နောက်သည် ဟန်မှုပ်အရသည်။ ထိုအတွေ့ ယိုးအယား
နိုင်ငံရှိ လောပျော်မြို့တွင် တွေ့ရသော ရှေ့ပေါ်မှု မွန်
ကျောက်စာ အထောက်အထားများ အရသည် စေစီ ငါးနာရွှေမြင်ခိုက်တွင်
ဟနာသုတေသနရှိနှင့် (ထေရဝါဒ) ရိုက်းပိုက်း ပေါ်ကြောင်း
ဖုန်းအကောင်း အကောင်းတရပ် ရှိချေသည်။ ပြည်မြို့ နော
သောင်း (သိရှိခေါ်တွေ့နဲ့) တွင် တွေ့ဖော်ရရှိသော ပျော်စာများ
သော်လည်း စေစီ ငါးနာရွှေမြင်နှင့် ခြောက်နာရွှေမြင် အကြော်
တွင် ထိုးယူပြည့်၍ အသုပ္ပါယော် ရရှိအရေးအသား ကုသံ
အကုန်များနှင့် အလုပ်ပုံတွေ့ချေသည်။ ယင်းအရေးအသား
များသည် စေစီ ထိုးနာရွှေမြင်တွင် ကရိုသျေနာမြစ်ပုံရှိ နာဂါ
ရကောက္ခန်း ရရှေ့ယော်တော် မြို့များ၏ လူကွာကုမင်းများ
အသုပ္ပါယော် အရေးအသားများနှင့်လည်း တွေ့သည် ဟု
ယူဆကြရသောသည်။ ခိုင်လုံးယော် အကိုးအကားများ၊ ထပ်မံ
မံသော်မီ ဟနာသုတေသနရှိ (ထေရဝါဒ) မွန်အယ်ဝါဒနှင့် ကုသံ
(ပျော်) အကုန်များသည် စေစီ ငါးနာရွှေမြင်တွင် ပြန်မှာ
နိုင်သူ့ စတင်နောက်ကြောင်း ယာယို မွတ်တည်ထားပေသည်။

မျှန်-ပြန်မာ ကော်ကုန်စာယျား စတင်စရေးသေားသည့် နှစ်

မျှန်-ပြန်မာ ဘာသာ ကော်များကို ရေးသောအခါ
မျှန်-ပြန်မာ အက္ခန္ဓာများသည် ဆိန္ဒိယ တောင်ပိုင်းသို့
မြားသို့ အက္ခန္ဓာများသွား ပြစ်သည့် အကျဉ်းကို ကံစံနှင့်
ပြန်အက္ခန္ဓာများ၏ လောင်စိပ်မက်းနှိပ်သည် ဟုယူဆသင့်
ပေသည်။ မွန်စံကို သထုန်ယံ့တွင် ခရာစွမ်း ငါးမာစွမ်းမှာ
စတင် ရေးသောဟန် တူသည်။ ခြီးရဝတ် ကောင်းမားစဉ်က
မရေးသာ ထားသည့်ဟု ယူဆရမညော ပဂ္ဂလာယံ့ကျောက်
စာသည် ရှေး ပျော်-မွန် အက္ခန္ဓာများနှင့် အလွန် တူသည်။
ပြန်မာ ကျောက်စာကုပ္ပ ခုစွမ်း ဘဏ္ဍာဂ ခုစွမ်း (ပြန်မာ ဂုံ၊
ပြည့်နှစ်) တွင် ရွှေ့ပို့စွာ ပုဂ္ဂပြည့်၍ လက်သည်းရည် ဘုရား
တော်ကုန်စာအပြစ် ထိုးထားသည်ကို တွေ့ရင်။ အနောက်
ရထာ (အန္တရာ) မင်းသည် ခုစွမ်း ဘဏ္ဍာဂ ခုစွမ်းတွင် သထုပြည့်
ကို အောင်မြင်၍ ပို့စွာကတ်သုံးပုံးများနှင့်တော် မွန်ဘုရားတော်
ကြံးများကို ပင့်ဆောင်လာခြင်း၊ မွန် တော်မှုစက်မှု ပညာဖွင့်
များ ခေါ်ဆောင်လာခြင်း စာသည်တို့မာ၊ ပြန်မာရာဝဝင်
သစိတ်တွင် ထင်ရှုမှုပေသည်။ ဘုံးနာတွင် ထိုးပို့စွာက
များရရှိပြီးနောက်မှသာ မြန်မာများ အက္ခန္ဓာ အငေးအသား

အတတ်ပညာကို မွန်များထံမှ ရသည်ဟု မယူဆသင့်ချေ။
ပျော်စာကို ခရစ်ငါးမာစွမ်းကပင် သင့်အတွက်ရှာပြည့်၍ အသုံး^{*}
ပြုကြော်ကို ဖော်ပြုခဲ့ပြီ ပြန်။ မြေဝေတိပျော်ကို ဖတ်ရှုရ^{*}
ပြန်သောအခါ ခရစ် ဘာ ၂ (၁၂ ရက်) ခုနစ် အထိပျော်စာ
အငေးအသား ရှိသေးသည်ကို သံရပြန်၏။

ခရစ် ငါးမာစွမ်းခုနှင့်တွင် သထုပြည့်၍ စတင် ရောက်လာ
သော ပါ၌ ဗုဒ္ဓအယူဝါဓာပေသည် ဆိန္ဒိယတောင်ပိုင်းသို့
မြားသို့အက္ခန္ဓာများပြင် ရေးသားခြင်းသာလျှင် ဖြစ်ချေ
မည်ဟု ယူဆအပ်ပေသည်။ မွန်အက္ခန္ဓာသည် ပြန်အက္ခန္ဓာ
ပူး ပြန်ကောင်းပြစ်ပေမည်ဟုလည်း ခေါက်တာ ဒီရင်ကျား
က “အက္ခန္ဓာပါ့” တွင် ယူဆတယားလေသည်။ ကြံးစာရေး
သုတေသနချက်နှင့်လုံးဝမတူချေ။ အဘယ်ကြောင့်ဆိုသော်
ပြန်အက္ခန္ဓာသည် ဆိန္ဒိယတောင်ပိုင်း အက္ခန္ဓာများအနက်
အတွန်အတက် အများသုံးဖြစ်သည်။ ယိုးဒယားတွင် တွေ့
ရှိရသော မွန်ကျောက်စာများသည် အတွန်အတက် နည်း
ပါးသည့်အပြင် သံရှုမှုအတွက်ပျော်အက္ခန္ဓာများနှင့် အလွန်တူ
သည်။ ပျော်အက္ခန္ဓာနှင့် မွန်အက္ခန္ဓာသည် အဖိုးတဲ့ အပွဲ့သတူ
အက္ခန္ဓာများဟု ယူဆလျှင် မှားနိုင်မည့်မဟုတ်ချေ။ ကုစ္စာ
ပည့်ဝ စာလုံကျား၊ ပြန်နှင့် ကလို့ အက္ခန္ဓာများသည်လေး

အိန္ဒိယ တော်ပိုင်းသုံး ပြာသို့ အကွန်များသော ပြစ်သူပြင် ဆင်တုထိုးများ အကွန်များ ပြစ်ချက်သည်။

စရိတ် ငါးနာရီနှင့် ခုနှစ်နာရီနှင့် အကြား ယင်းဖော်ပြရီ အကွန်များသည်လည်း ဆင်တုထိုးများ ပြစ်သူသုံး အ လျောက် တစ်စာစွဲ အနာပြုမျှ၍ လာလေသည်။ ပုံစံ ပြုရမည့် ခိုးသာ့ မွန်-ပြန်မာ အကွန်များ ပြစ်သော့ ညာ နှင့် နှင့် ဂုဏ်ပြန်လိုပ် တိုက်ရှိက် ကူးပူးယန် တူသည်။ ဤအကွန်နှင့်လည်း ကို အခြား ရှေ့အရေးအသာအများနှင့် ဆက်သွယ်ရန် အလမ်း ဆောက္ဗာ့ပေသည်။ ထိုအထူး မွန်-ပြန်မာအကွန်ဗုံး နှင့် မှ စိုးရေးရေး ကလို့အကွန်မှု တိုက်ရှိက်ကူးယန်တူသည်။ မွန်-ပြန်မာအကွန်ဗုံး ကို အခြား ရှေ့အရေးအသာအများနှင့် စုံဝါ ဆက်သွယ်ရှုပ်မရကြောင်း ကို စုံအကွန်အကြောင်းဖော်ပြထားပေသည်။

ပါဌီတော်ကို သိရှိအော်မှ မြှုပ်ဟန်ဗုံးနှင့် သတ္တုပြည်တွင် ပြာသို့အကွန်များ ပြစ်သော တေလုံးကုန်း အကွန်ဟောင်း များ ဖြင့်သာ ရေးသည် ဟု ယူဆသည်ပေသည်။ အထူး မှတ်သားယ် တရာ်မှာ ဘဇ္ဇာ ခုနှစ်တွင် ခုတိယ ကမ္မားစား ကို အတွင်း စစ်သေးစားကြောင်း လုံးဝပျက်စီးပွားစီး ဖြင့် အကွန်ဗုံး ရရှိခဲ့သော ရရှိခဲ့သော ကျိုက်နှုန်း ဖြင့် အကွန်ဗုံး ပို့စ်တော် (ကျိုက်အေးအပ်) ရေတိ

တော် ပြေဆောက် ငြားနှင့် တိုက်ခန်းမှ မြတ်စွာဘဏ္ဍား၏ ဆံတော်ဓာတ်နှင့် အတူ တူးဖော်ရရှိသော ဗုဒ္ဓမြတ္တာ၏ ရုပ် လုံးပုံ အပ်ခွက်၏ ကျော်ကျော်ပါရှိထော့ အကွန်များသည် တေလုံးကုန်း အကွန်ဟောင်း ပြစ်သော ကော်မျာ့်တု သည် အပြင် “ယေ မွှာ ယေ တူးဘဝါ” အာ ပြာသော ရှင်အသား မေတ္တာ၏ မွှေ့ကထာ အကျဉ်းချုပ်သည် ခရို ဘဂ္ဂိုလ် ခုနှစ်စွဲ မွှေ့ကဗျားအေး မောင်းကန်ရှုံးမှ တူးဖော် ရရှိထော့ မောင်းကန်ရွှေ့ပေါ် အမှတ် ၁၂၈ ရေးသားတားသော့ သော့ “ယေ မွှာ ယေ တူးဘဝါ” အစပြာသည့်မွှေ့ကထာချုပ် နှင့်လည်း အလွန်တူကြောင်း ထင်ရှားပေသည်။ ဒေါက်တာ ဒီရင်းကျော် မွန်အကွန်သည် ပြု၍ အရေး အသား မှ တိုးပေးလာကောင်း လာလပ်စုံမှတ် ဟု ယူဆထားရှုံးသော လျှင် ပြု၍ ပြု၍ အကွန်များ နှင့် ယူ့တဲ့၏ ပြရခြင်းပြစ်သည်။

ဤကျော်၏ အကွန် တလုံးခေတ်ကို ဖော်ပြထားသော “အကွန်ပြထု” များတွင် မွန်-ပြန်မာ အကွန်များကို ဘိုးဘွားမျိုး စာတ်ပုံများကို သားသားပြုးမြှုပ်တို့ ခေတ်ပုံ များနှင့် ယုံးပြသိသက္ကသိုလှည်းကောင်း၊ အားလောင်းတယ်၏ ဘဝါမှားကိုးဘဝါတိုင်အောင် အဆင့်ဆင့် ကျူးပြောင်းပုံကို ရုပ်ပြု၍ ပြုသောကဲ့သို့လည်းကောင်း မွန်-ပြန်မာ အကွန်

များသည် ရွှေးစေး တေလူဂုဏ်ရှိ အက္ခန္ဓများမှ ပေါက်ပွားသော ကုစ္စအက္ခန္ဓများများသောလျင် ဖြစ်သည်ဟု ယူဆသည့်အလျောက် ရွှေးစေး အက္ခန္ဓမောင်းများဖြင့် အဆင့်ဆင့် ယူ၍ထွေဖော်ပြထားသည်။

- (၁) မြားဟို၊ (၂) မြားဟို ကုသန၊ (၃) ဂုဏ်ထိပ်၊
 (၄) မြန်၊ (၅) ကုစ္စ၊ (၆) မောင်းကန် ရွှေပေချုပ်အက္ခန္ဓ၊
 (၇) ခင် ရွှေပေချုပ် အက္ခန္ဓ၊ (၈) ပျော်စာ မြေစေး၊
 ကျောက်စာနှင့် အရိုးအိုးစာများ၊ (၉) မွန်-မြန်မာကျောက်ထက်အက္ခန္ဓ (လေးထောင့်စာ)၊ (၁၀) မွန်-မြန်မာပေထက်

အက္ခန္ဓ (စာဝုံ) များ အဆင့်ဆင့်ပေါ်ထွန်းလာပုံကို ယူ၍
 တဲ့ ဖော်ပြထားသည်။

ကျောက်စာကို လေးထောင့် အက္ခန္ဓများ အဖြစ်
 ကျောက်ပြားပေါ်တဲ့ ရေးထွေး၍ ရေသံလည်း ပေါက်ထန်းဖူးစွာက်ပေါ်တွင် ရေးသားရာ၌ အစိုင်း (စာဝုံ) အဖြစ်
 ရေးမသာလျင် ပေါက်ထန်းဖူးက်များ မပေါက်ပြီဘဲ ဖြစ်နိုင် သဖြင့် အစိုင်း (စာဝုံ) အရေးအသားများ ပေါ်လာကြောင်း မှတ်သားရတဲ့ ပေသည်။

ဒီသာမြို့၊

အ ပြိုမ်း စား သချို့ ပါ မောက္ခ ဦး အောင် လှ နှင့်
စာပော်မာန်တို့၏ အလိုဆန္ဒအတိုင်း ဂကန်း သချို့ပုံစံများ
တစတစ ပေါ်ထွန်းလာပုံ အကြောင်းကို ဖြည့်စွက် ပြုစု
ပါသည်။


မြန်မာဂဏိုးသချို့ဘဏ္ဍာတုပ္ပါယ်

ဂဏိုးသချို့ဘဏ္ဍာတုပ္ပါယ် ပေါ်ထွန်းလာပုံကို အကျယ်ရေးရန် လိုမည်မထင်သော်လည်း အကွဲရာထူးပုံတိနှင့် အလားတူ ပြောင်းရွှေလာပုံမှာ ဆင်တဲ့သည်ဆိုရပါမည်။ မူလဂဏိုးသချို့မှ တစ်တစ် ပြောင်းရွှေလာခြင်းဟု ယူဆပါသည်။ ဘာကြောင့်ဆိုသော် မူလ စတင်ရေးသားသော ပုံသဏ္ဌာန်နှင့် နောက်ဆုံးဖြစ်ပေါ်သော ဂဏိုးသည် အလွန်ဆင်တဲ့သည်ကို တွေ့နိုင်ပါမည်။ ယင်းပြောင်းလွှဲ သွားပုံ သွားနည်းကို စိတ်အာရုံတာသမတ်တည်းလေ့လာဆည်းပူးမှုသာ သဘောမီမည်ထင်ပါသည်။

ကျွန်တော့အလိုဓန္တအရဆိုလျှင်၊ ဂဏိုးပုံများကို မိမိတို့ကိုယ်တိုင်ကလည်း စာရေးကူးကြည့်မှသာလျှင်၊ သာမန် ဖတ်ရှုံးဖတ်သည်ထက် ပိုမိုကျင့်သားရပြီးသကာလ သက်ဝင်ယုံကြည်ပါမည်ဟု ထင်မိပါသည်။

သာမြတ်


၃၀ - ၂ - ၂၅



မြန်မာကဏ္ဍး ၁ ကို မြန်မာအသံနှင့် တစ်ဟုတွက်၍ ပျော်အသံနှင့်
တက်ဟု ထွက်သည်။ ယင်းသည် အီးရိုးကဏ္ဍးမှ အဆင့်ဆင့် ပြောင်းလဲ
လာခြင်းဖြစ်သည်။ ၁ ကဏ္ဍးကို အသောကျောက်စာ၌ — ဟု တွေ့
ရ၍ ကုဒ်၍ ဟု တွေ့ရပြီးလျှင် မွန်မြန်မာကျောက်စာများတွင်]

ဟုင်း၊ ၇ ဟုင်း တွေ့ရသည်။ ၁ ကဏ္ဍး၏ အဆင့်ဆင့် ဖြစ်ပေါ်လာပုံကို အောက်တွင် အစဉ်အတိုင်း ယူ၍တွေ့၍
ပြထားသည်။


— ၃ ၈ ၅ ၁ ၁] ၃




မြန်မာဂကန်း ၂ ကိုမြန်မာအသံနှင့် နှစ်ဟု ထွက်၍ ပူးအသံနှင့် နှီးဟု
ထွက်သည်။ ယင်းသည် အိန္ဒိယဂကန်းမှ အဆင့်ဆင့် ပြောင်းလဲလာခြင်း
ဖြစ်သည်။ ၂ ကကန်းကို အသောက်ကျောက်စာ၌ = ဟု တွေ့ရ၍
ကမ်းမြှုပ် ၂ ဟု တွေ့ရပြီးလျှင် မွန်·မြန်မာကျောက်စာအားဖွင့် ၃

ဟုရင်း ၂ ဟုရင်း တွေ့ရသည်။ ၂ ကကန်း၏ အဆင့်ဆင့် ပြောင်းလဲလာပုံကို အောက်တွင်အစဉ်အတိုင်း ယူ၍
တွေ့၍ ပြထားသည်။

= ၂ ၅ ၃ ၃ ၂ ၂ ၂




မြန်မာကဏ္ဍး ၃ ကို မြန်မာအသံနှင့် သုံးဟုထွေကို၍ ပျူ။အသံနှင့် ယော့
ဟု ထွေကိုသည်။ ယင်းသည် အီနိယကဏ္ဍးမှ အဆင့်ဆင့် ပြောင်းလဲလာခြင်း
ဖြစ်သည်။ ၃ ကဏ္ဍကို အသောကကျောက်စာ၌ ဟုတွေ့ရ၍ ကော်မာရီ
ကို ဟု တွေ့ရပြီးလျှင် မျှန် - မြန်မာကျောက်စာများတွင် ဟု အမျိုးမျိုး တွေ့ရသည်။ ၃ ကဏ္ဍ၏ အဆင့်ဆင့်ဖြစ်ပေါ်လာပုံကို အောက်တွင် အစဉ်အတိုင်း ပျော်ပြ
ပါသည်။



မြန်မာဂကန်း င့် ကို မြန်မာအသံနှင့် လေးဟူထွက်၍ ပျူးအသံနှင့် ဟု
ထွက်သည်။ ယင်းသည် မိန္ဒိယဂကန်းမှ အဆင့်ဆင့် ပြောင်းလဲလာခြင်း
ပြစ်သည်။ င့် ဂကန်းကို အသောကကျောက်စာ၌ နှင့် ဟု တွေ့ရ၍
ကခံမှု ဟုရှင်း ဟုရှင်း တွေ့ရပြီးလျှင် မွန် - မြန်မာကျောက်စာ

မှာ၌ ဟုရှင်း ဟုရှင်း ဟုရှင်း အမျိုးမျိုးတွေ့ရသည်။ င့် ဂကန်း၏ အဆင့်ဆင့် ပြစ်ပေါ်လာပုံကို အောက်
တွင် အစဉ်အတိုင်း ယူညွှန်ပြထားပါသည်။

၁ ၂ ၃ ၄ ၅ ၆



မြန်မာဂဏန်း ၅ ကို မြန်မာအသံနှင့် ငါးဟုထွက်၍ ပျူးဆာသံနှင့်
လည်း ငါးဟုပ်ထွက်သည်။ ယင်းသည် အီးရိုက်တော်မှ အဆင့်ဆင့်
ပြောင်းလဲလာခြင်းဖြစ်သည်။ ၅ ဂဏန်းကို အသောကကျောက်စာ၌ ၂
ဟုရှင်း၊ ၃ ဟုရှင်း တွေ့ရ၍ ကော်မတွင် ၅၁ ဟုရှင်း၊ ၅၇ ဟုရှင်း တွေ့ရ^၁
ပြီးလျှင် မွန် - မြန်မာကျောက်စာများ၌ ၅၇ ဟုရှင်း၊ ၅၈ ဟုရှင်း၊ ၆၇ ဟုရှင်း၊ ၆၈ ဟုရှင်း တွေ့ရသည်။ ၅ ဂဏန်း၏ အဆင့်ဆင့်
ပြစ်ပေါ်လာပုံကို အစဉ်အတိုင်းယဉ်တွေ၍ ပြထားသည်။

၂ ၃ ၅၇ ၆၇ ၅၈ ၆၈ ၅



မြန်မာကဏ္ဍး ၆ ကို မြန်မာအသံနှင့် ခြောက်ဟုထွေကို၍ ပျူးအသံနှင့်မူ
အဲ ဟု ထွက်သည်။ ယင်းသည် အနိုယကဏ္ဍးမှ အဆင့်ဆင့် ပြောင်လဲ
လာခြင်းပြစ်သည်။ ၆ ကဏ္ဍးကို အသောကကျောက်စာ၌ **G** ဟု တွေ့ရ[၍]
၍ ကော်မြို့**G** ဟုရှင်း၊ **G** ဟုရှင်း တွေ့ရပြီးလျှင် မူန့်-မြန်မာ
ကျောက်စာများတွင် **ဂ** ဟုရှင်း၊ **ဂ** ဟုရှင်း၊ **ဂ** ဟုရှင်း တွေ့ရသည်။ ၆ ကဏ္ဍး၏ အဆင့်ဆင့် ပြောင်း
လဲ လာပုံကို အောက်တွင် အစဉ်အတိုင်း ယူညွှန်ပြထားသည်။

ဂ **ဂ** **ဂ** **ဂ** **ဂ** **ဂ**



မြန်မာကန်း ၂ ကို မြန်မာအထံနှင့် ခုနစ် (ခွန်နှစ်) ဟု ထွက်၍ ပါ။ အသံနှင့်မူ ကို ဟု ထွက်သည်။ ယင်းသည် အီရိယကန်းမှ အဆင့်ဆင့် ပြောင်းလဲလာခြင်းဖြစ်သည်။ ၂-ကဏ္ဍားကို အဓာဘေးကျောက်စာများ၏

၁ ဟုရှင်း၊ ၃ ဟုရှင်း တွေ့ရပြီးလျှင် မွန် - မြန်မာကျောက်စာများ
၂ ဟုရှင်း၊ ၃ ဟုရှင်း တွေ့ရသည်။ ၂ ကဏ္ဍား၏ အဆင့်ဆင့်ပြောင်းလဲလာပုံကို အောက်
တွင် အစဉ်အတိုင်းယှဉ်တွေ့၍ ပြထားပါသည်။

၁

?

၁

၃

၃



မြန်မာကဏ္ဍး ၈ ကို မြန်မာအသံနှင့် ရှစ်ဟုထွက်၍ ပျူးအသံနှင့် ရှစ်ဟု
ငှုံး၊ ဖြေစ် ဟုငှုံး ထွက်သည်။ ယင်းသည် အီးခါးယက္ခန်းမှ အဆင့်ဆင့်
ပြောင်းလဲလာခြင်းဖြစ်သည်။ ၈ ကဏ္ဍးကို အသောကကျောက်စာ၌ ၁
ဟုငှုံး၊ ၂ ဟုငှုံး တွေ့ရ၍ ကခံမျှ ၃ ဟု တွေ့ရပြီး မွန်-မြန်မာ
ကျောက်စာတို့၏ ၄ ဟု တွေ့ရသည်။ ၈ ကဏ္ဍး၏ အဆင့်ဆင့်ဖြစ်ပေါ်လာပုံကို အောက်တွင်အစဉ်အတိုင်း ယူ၌
တွေ့၍ ပြထားသည်။


၁

၂

၄

၃

၅



မြန်မာဂုဏ်း ၉ ကို မြန်မာအသံနှင့် ကိုဟုထွက်၍ ပျော်အသံနှင့် တွော့
ဟု ထွော်သည်။ ယင်းသည် အိန္ဒိယဂုဏ်းမှ အဆင့်ဆင့် ပြောင်းလဲလာခြင်း
ဖြစ်သည်။ ၉ ဂုဏ်းကို အသောကကျောက်စာ၌ ၃ ဟုရှင်း၊ ၄
ဟုရှင်း၊ ၅ ဟုရှင်းတွေ့၍ ကံဗျာ၌ ၃ ဟုရှင်း၊ ၄ ဟုရှင်း၊ ၅ ဟုရှင်း
တွေ့ရပြီးလျှင် မွန်-မြန်မာ ကျောက်စာများတွင် ၃ ဟုရှင်း၊ ၄ ဟုရှင်း၊ ၅ ဟုရှင်း၊ ၆ ဟုရှင်း တွေ့ရ^{သည်။} ၉ ဂုဏ်း၏ အဆင့်ဆင့် ပြစ်ပေါ်လာပုံကို အောက်ထွင်အစဉ်အတိုင်း ယူဉ်တွေ့၍ပြထားသည်။

၃


၄

၅

၆

၇

၈



မြန်မာဂကန်း ၁၀ ကို မြန်မာအသံနှင့် တဆယ်ဟုထွေကြ၍ ပျူးအသံနှင့် သော် ဟုရှင်း၊ သူ ဟုရှင်း ထွေက်သည်။ ယင်းသည် အီနိယာဂကန်းမှ အဆင့်ဆင့် ပြောင်းလဲခြင်းဖြစ်သည်။ ၁၀ ဂကန်းကို အသောကကျောက်စာ၌ **OC** ဟုရှင်း၊ **X** ဟုရှင်း ထွေရ၍ ကမ်းမြှုံ **X** ဟုရှင်း၊ **EX** ဟုရှင်း ထွေရပြီးလျှင် မွန် မြန်မာကျောက်စာများ၏ **10** ဟုရှင်း၊ **10** ဟုရှင်း ထွေရသည်။ ၁၀ ဂကန်း၏ အဆင့်ဆင့် ပြောင်းလဲလာပုံကို အောက်တွင် အစဉ်အတိုင်း ယုံ့တွဲ၍ ပြထားသည်။

OC **X** **○** **10** **10** **CC**

ကကန်ယျား ၁၄ အထိ ကကန်းအသံတွက် ပျော်နှင့် မြန်မာတူဝက်ပြုသည့်

အမှင်	ပျော်	စာလုံးပေါင်းအသံတွက်				ကော် ကကန်း	မှတ်ချက်	
		ကကန်း	သင်က်တဲ့	ပျော်စာလုံးပေါင်း	အသံတွက်			
1 ၁	၃	...			တက်	TĀ	~	ပျော်ကကန်း (၁)မှ (၁၀)အထိ ဆင်သရွေ့ပေးချုပ် (၂၀)မှ ကော်ကုန်တွင် ပထမ ဖော်ကွောက်တွင်၊ ပြုလျက် မြန်မာဘုံးဖော်ကွောက်တွင် ကော်မွှေ့ကကန်းများနှင့် ယူဉ်၍ ပြုပါသည်။
2 ၂	၃	...			နဲ့	HNI	~~	ကော်ကုန်တွင် ပထမ ဖော်ကွောက်တွင်၊ ပြုလျက် မြန်မာဘုံးဖော်ကွောက်တွင် ကော်မွှေ့ကကန်းများနှင့် ယူဉ်၍ ပြုပါသည်။
3 ၃	၇	...			ဟော့	HAU:, HO:	~~	သုတေသနတွင် မြန်မာဘုံး ဖော်ကွောက်တွင်၊ ပြုလျက် မြန်မာဘုံးဖော်ကွောက်တွင် ကော်မွှေ့ကကန်းများနှင့် ယူဉ်၍ ပြုပါသည်။
4 ၄	၅	...			ဗျာ	PLA	ၤ	သုတေသနတွင် မြန်မာဘုံး ဖော်ကွောက်တွင်၊ ပြုလျက် မြန်မာဘုံးဖော်ကွောက်တွင် ကော်မွှေ့ကကန်းများနှင့် ယူဉ်၍ ပြုပါသည်။
5 ၅	၅	...			ဒါး	NA	ၤ	သုတေသနတွင် မြန်မာဘုံး ဖော်ကွောက်တွင်၊ ပြုလျက် မြန်မာဘုံးဖော်ကွောက်တွင် ကော်မွှေ့ကကန်းများနှင့် ယူဉ်၍ ပြုပါသည်။
6 ၆	၆	...			အော်	TRU	၄	သုတေသနတွင် မြန်မာဘုံး ဖော်ကွောက်တွင်၊ ပြုလျက် မြန်မာဘုံးဖော်ကွောက်တွင် ကော်မွှေ့ကကန်းများနှင့် ယူဉ်၍ ပြုပါသည်။
7 ၇	၅	...			နိုံ	KNI	၅	သုတေသနတွင် မြန်မာဘုံး ဖော်ကွောက်တွင်၊ ပြုလျက် မြန်မာဘုံးဖော်ကွောက်တွင် ကော်မွှေ့ကကန်းများနှင့် ယူဉ်၍ ပြုပါသည်။
8 ၈	၂	...			ရှုံး, ဟြော်	HRA	၂	သုတေသနတွင် မြန်မာဘုံး ဖော်ကွောက်တွင်၊ ပြုလျက် မြန်မာဘုံးဖော်ကွောက်တွင် ကော်မွှေ့ကကန်းများနှင့် ယူဉ်၍ ပြုပါသည်။
9 ၉	၃	...			တော်	TKO	၃	သုတေသနတွင် မြန်မာဘုံး ဖော်ကွောက်တွင်၊ ပြုလျက် မြန်မာဘုံးဖော်ကွောက်တွင် ကော်မွှေ့ကကန်းများနှင့် ယူဉ်၍ ပြုပါသည်။
10 ၁၀	၂၁	...			သော်, သူ	SAU,SU	၁၂	



ဦးသာမြတ်
အငြိမ်းဝါးညွန့်ကြားရေးဝန်
ယဉ်ကျေးမှုဌာန

ဦးသာမြတ်သည် ဘဏ္ဍာ ခဲ့ပြီလ ၂၃ ရက်နေ့တွင် ပြည်ခရိုင် ပုဂ္ဂိုလ်ကိုးမြို့၏ အဖ ဦးမိုးပြု၊ အပိ ဒေါ်ငြေသင် ထိုဗုံးဖွားသည်။ ပညာအဆင့်အချင်းမှာ M. A (Rgn), B. Ag (Bombay), F.R.H.S. (London) ဖြစ်သည်။ ၁၉၂၄ ခုနှစ်ပုဂ္ဂိုလ်၏ စိုက်ပျိုးရေးပြက္ခိန်တွင် စာတမ်းရေးခြင်း၊ ဘာသာပြန်ခြင်း ဝယ်ထိကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဆန်ဝပါးစိုက်ပျိုးခြင်း ဝါဂ္ဂိုလ်၏ကပ်းသတ်ခေါ်ပျေားကို အစိုးရလယ်ယာဌာန အတွက် ပြန်မှုဘာသာသာပြန်၍ အစိုးရက် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဘာသာပြန်စာပေအသင်း (စာပေပီးမာန်) စတင်တည်ထောင်သည်ကောင် စိုက်ပျိုးရေးစာအုပ်ပျေား တည်းပြတ်ပေးခဲ့သည်။ ရွှေဝ၊ ပြေဝတီ၊ ယဉ်ကျေးမှုဝန်သားဟင်ငါးစာဝောင် ပျေား၍ စာမူအပျိုးပျိုးရေးခဲ့သည်။ နေးရွှေငါး၊ ဂါးဒိုးယန်းနှင့် လုပ်သား (အရိတ်ပို့) သတင်းစာတို့၏ ဆောင်ပျေား အကြောင်း အကိုယ်ပို့ ရေးခဲ့သည်။

ယခုအခါ လယ်ယာစိုက်ပျိုးရေး ကော်ပိုဒရေးရှင်း ဆောဝါးပင်ပျေား ပြုစေရေးအတိုင်းအမြဲ့မြဲ အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ထွက်ရှိသည်။

